

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန

ဝန်ကြီးရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၁၆၅ / ၂၀၀၉

နေပြည်တော်၊ ၁၃၇၁ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၅ ရက်

(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ လ ၁၆ ရက်)

၁။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန် နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့် ဝင်ငွေအပေါ် အခွန်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်အား ၂၀၀၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ချုပ်ဆိုခဲ့ပြီး၊ ၎င်းစာချုပ်၏ အပိုဒ်၊ ၂၉ အရ ပြည်တွင်းဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ၂၀၀၃ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဆောင်ရွက်ပြီးဖြစ်ပါသည်။

၂။ သို့ပါ၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၃၁ နှင့် ပုဒ်မ ၅၁ တို့တွင် ပြဌာန်းချက်များအရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အောက်ဖော်ပြပါ စာချုပ်တွင်ပါရှိသော သတ်မှတ်ချက်များနှင့်ပတ်သက်၍ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်အား ၂၀၀၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍လည်းကောင်း၊ အခြားဝင်ငွေနှင့်စပ်လျဉ်းသည့်အခွန်အား ၂၀၀၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လည်းကောင်း အကျိုးသက်ရောက်စေလိုက်သည် -

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား ချုပ်ဆိုသည့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့် ငွေကြေးဆိုင်ရာရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေး သဘောတူစာချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့သည် -

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန်ရှောင်ရှားရေးနှင့် ငွေကြေးဆိုင်ရာရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုလိုသည့် ဆန္ဒရှိကြသောကြောင့် အောက်ဖော်ပြပါ အတိုင်း သဘောတူညီကြပါသည်-

အပိုဒ် - ၁

အကျိုးသက်ရောက်သည့်ပုဂ္ဂိုလ်

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံလုံးတွင် နေထိုင်သည့် အခွန်ထမ်းဆောင်ရန်တာဝန်ရှိသော ပုဂ္ဂိုလ်များနှင့် သက်ဆိုင်စေရမည်။

အပိုဒ် - ၂

အကျုံးဝင်သည့်အခွန်များ

၁။ ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံကဖြစ်စေ၊ ယင်း၏နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ်၊ တိုင်း သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်များအတွက် မည်သည့်နည်းလမ်းဖြင့်မဆို

ဝင်ငွေပေါ်တွင် စည်းကြပ်သောအခွန်များနှင့် သက်ဆိုင်စေရမည်။

၂။ တိုးပွားလာသောမတည် အရင်းအနှီးအပေါ် ကောက်ခံသည့် အခွန်များအပါအဝင် စီးပွားရေး လုပ်ငန်းများမှပေးသည့် စုစုပေါင်းလုပ်ခ သို့မဟုတ် လစာများအပေါ်ကောက်ခံသည့်အခွန်၊ ရွှေ့ပြောင်းနိုင် သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို လွှဲပြောင်းခြင်းမှ ရရှိသည့်မြတ်စွန်းငွေအပေါ် ကျသင့်သည့်အခွန်များအပါအဝင် ဝင်ငွေစုစုပေါင်း သို့မဟုတ် ဝင်ငွေအစိတ်အပိုင်းပေါ်တွင် စည်းကြပ် ကောက်ခံသည့် အခွန်အားလုံးကို ဝင်ငွေပေါ်တွင် ကောက်ခံသည့်အခွန်များဟု မှတ်ယူရမည်။

၃။ ဤသဘောတူစာချုပ်နှင့် သက်ဆိုင်စေရမည့် တည်ဆဲအခွန်များမှာ-

(က) ပြည်ထောင်စုမြန်မာနိုင်ငံတွင် -

(၁) ၁၉၇၄ခုနှစ်၊ ဝင်ငွေခွန်ဥပဒေအရ စည်းကြပ်သည့် ဝင်ငွေခွန်၊

(၁၉၇၄ခုနှစ်၊ ဥပဒေအမှတ်-၇)

(၂) ၁၉၇၆ ခုနှစ်၊ အမြတ်ခွန်ဥပဒေအရ စည်းကြပ်သည့်အမြတ်ခွန်။

(၁၉၇၆ ခုနှစ်၊ ဥပဒေအမှတ်-၄)

(နောင်တွင် “မြန်မာအခွန်” ဟု ရည်ညွှန်းမည်)

(ခ) ဗီယက်နမ်နိုင်ငံတွင် -

(၁) တစ်ဦးချင်းဝင်ငွေခွန်၊

(၂) စီးပွားရေးလုပ်ငန်းခွန်နှင့်၊

(၃) ဝင်ငွေလွှဲပြောင်းမှုအပေါ် ကောက်ခံသည့်အခွန်။

(နောင်တွင် “ဗီယက်နမ်အခွန်”ဟု ရည်ညွှန်းမည်)

၄။ ဤသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးသည့် နေ့ရက်နောက်ပိုင်းတွင် နိုင်ငံတစ်နိုင်ငံက ဤပိုဒ်တွင် ရည်ညွှန်းသော တည်ဆဲအခွန်များတိုးချဲ့၍ဖြစ်စေ၊ အစားထိုး၍ဖြစ်စေ၊ ဝင်ငွေပေါ်တွင် စည်းကြပ်ကောက်ခံသည့် တူညီသော သို့မဟုတ် အနှစ်သာရအားဖြင့် အလားတူသောအခွန်များ သည်လည်း ဤစာချုပ်တွင် အကျုံးဝင်သက်ဆိုင်စေရမည်။ နှစ်နိုင်ငံမှ အခွင့်ရအာဏာပိုင်များသည် မိမိတို့နိုင်ငံ၏ အခွန်ဥပဒေများ၏ အခြေခံအချက်အလက်များ အပြောင်းအလဲရှိပါက အချင်းချင်း အသိပေးအကြောင်းကြားရမည်။

အပိုဒ် - ၃

ဃေဘုယျအဓိပ္ပါယ်ဖော်ပြချက်များ

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စရပ်များအလို့ငှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်အရ အခြား နည်းမလိုအပ်လျှင် -

(က) “ မြန်မာ ” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံကို ဆိုသည်။

(ခ) “ ဗီယက်နမ် ” ဆိုသည်မှာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံကို ဆိုလိုသည်။

(ဂ) “ စာချုပ်ဝင်နိုင်ငံ ” နှင့် “ အခြားစာချုပ်ဝင်နိုင်ငံ ” ဆိုသည့်စကားရပ်များသည် ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်အရ လိုအပ်သည့်အတိုင်း မြန်မာနိုင်ငံ သို့မဟုတ် ဗီယက်နမ်နိုင်ငံကို ဆိုသည်။

- (ဃ) “တိုင်းရင်းသား” ဆိုသည့်စကားရပ်သည် -
- (၁) စာချုပ်ဝင်နိုင်ငံ၏ နိုင်ငံသားဖြစ်မှု ရရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦး၊
 - (၂) စာချုပ်ဝင်နိုင်ငံတစ်ခု၏ အတည်ဖြစ်လျက်ရှိသော ဥပဒေများအရ တရားဝင် ပုဂ္ဂိုလ်၊ အစုစပ်လုပ်ငန်းနှင့် အသင်းအဖွဲ့တစ်ခုခုကို ဆိုသည်။
- (င) “ပုဂ္ဂိုလ်” ဟူသောစကားရပ်တွင် လူပုဂ္ဂိုလ်တစ်ဦး၊ ကုမ္ပဏီတစ်ခု၊ လူပုဂ္ဂိုလ်များ ပါဝင်သော ပုဂ္ဂိုလ်စု သို့မဟုတ် စာချုပ်ဝင်နိုင်ငံများ၏ အခွန်ဥပဒေများအရ အခွန်ကိစ္စများ အလို့ငှာ ပုဂ္ဂိုလ်အဖြစ်မှတ်ယူသည့် အခြားတရားဝင်အဖွဲ့အစည်းများ ပါဝင်သည်။
- (စ) “စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း” နှင့် “အခြားစာချုပ်ဝင်နိုင်ငံ၏လုပ်ငန်း” ဆိုသည့် စကားရပ်များသည် စာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင်ဆောင်ရွက်သောလုပ်ငန်းနှင့် အခြားစာချုပ်ဝင်နိုင်ငံ၌ နေထိုင်သူက လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း အသီးသီးကို ဆိုသည်။
- (ဆ) “ကုမ္ပဏီ” ဆိုသည့် စကားရပ်သည် တရားဝင်အဖွဲ့အစည်းတစ်ခုခု သို့မဟုတ်အခွန် ကိစ္စများအတွက် တရားဝင်အဖွဲ့အစည်းအဖြစ် မှတ်ယူခြင်းခံရသည့် အခြားတရားဝင် အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်။
- (ဇ) “အခွန်” ဆိုသည့် စကားရပ်သည် ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပါယ်အရ လိုအပ်သည့်အတိုင်း မြန်မာအခွန် သို့မဟုတ် ဗီယက်နမ်အခွန်ကို ဆိုသည်။
- (ဈ) “အခွင့်ရအာဏာပိုင်” ဆိုသည့်စကားရပ်သည် -
- (၁) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီး သို့မဟုတ် ယင်း၏ အခွင့်အာဏာလွှဲအပ်ထားသော ကိုယ်စားလှယ်၊
 - (၂) ဗီယက်နမ်နိုင်ငံအတွက်ဖြစ်လျှင် ဘဏ္ဍာရေးဝန်ကြီး သို့မဟုတ် ယင်း၏အခွင့်အာဏာ လွှဲအပ်ထားသောကိုယ်စားလှယ်တို့ကိုဆိုသည်။
- (ည) “အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေး” ဟူသော စကားရပ်သည် အခြားစာချုပ်ဝင်နိုင်ငံအတွင်း၌သာ သင်္ဘော သို့မဟုတ် လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းမှ အပစာချုပ်ဝင်နိုင်ငံကဆောင်ရွက်သော သင်္ဘော သို့မဟုတ် လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုခုကိုဆိုသည်။

၂။ စာချုပ်ဝင်နိုင်ငံသည် ဤသဘောတူစာချုပ်အရ ဆောင်ရွက်ရာ၌ စကားရပ်တစ်ခုခုသည် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိလျှင် ရှေ့နောက်စကားရပ်တို့နှင့်မဆန့်ကျင်လျှင် သဘောတူစာချုပ်နှင့်သက်ဆိုင်သော အခွန်များနှင့်စပ်လျဉ်း၍ ထိုနိုင်ငံ၏ ဥပဒေပြဌာန်းချက်ပါအတိုင်း အဓိပ္ပါယ်

သက်ရောက်စေရမည်။

အပိုင်း - ၄

ဌာနေပုဂ္ဂိုလ်

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စရပ်များအလို့ငှာ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဆိုသည်မှာ ထိုစာချုပ် ဝင်နိုင်ငံ၏ ဥပဒေများအရ ထိုသူ၏ အမြဲနေထိုင်ရာနေရာ၊ နေထိုင်ရာအိမ်၊ စီမံခန့်ခွဲမှုပြုရာနေရာ၊ မှတ်ပုံတင်ထားသောနေရာ သို့မဟုတ် အခြားအလားတူသဘောသဘာဝရှိမှုတစ်ခုခုကြောင့် အခွန်ထမ်း ဆောင်ရန်တာဝန်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦးကိုဆိုသည်။

၂။ ဤအပိုင်း ၄ စာပိုင်း ၁ ပါ ပြဌာန်းချက်များအရ ပုဂ္ဂိုလ်တစ်ဦးသည် စာချုပ်ဝင် နှစ်နိုင်ငံလုံး၏ ဌာနေ ပုဂ္ဂိုလ်ဖြစ်ပါက ယင်း၏အဆင့်အတန်းကို အောက်ဖော်ပြပါအတိုင်း သတ်မှတ်ရမည် -

- (က) ထိုသူ၌ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာရှိလျှင် ယင်းစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ် အဖြစ်မှတ်ယူရမည်။
- (ခ) ထိုသူ၌ အမြဲတမ်းနေထိုင်ရာ အိမ်ဂေဟာသည် စာချုပ်ဝင်နိုင်ငံ နှစ်နိုင်ငံလုံး ၌ရှိလျှင် ၎င်း၏ စီးပွားရေးနှင့် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှု၊ အနီးစပ်ဆုံး (အဓိကကျသော အကျိုးစီးပွားများတည်ရှိရာ) ရှိသောစာချုပ်ဝင်နိုင်ငံ၌သာ ဌာနေပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ယူရမည်။
- (ဂ) ထိုသူသည် စာချုပ်ဝင်နိုင်ငံနှစ်နိုင်ငံလုံးတွင် အမြဲတမ်းနေထိုင်ရာ အိမ်မရှိလျှင်သော် လည်းကောင်း၊ အဓိကကျသော အကျိုးစီးပွားရှိရာ စာချုပ်ဝင်နိုင်ငံကို မသတ်မှတ်နိုင် လျှင်သော်လည်းကောင်း၊ ယင်းနေထိုင်လေ့ရှိသော နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်သည် ဟုမှတ်ယူရမည်။
- (ဃ) ထိုသူသည် စာချုပ်ဝင်နိုင်ငံနှစ်နိုင်ငံလုံးတွင် နေထိုင်လေ့ရှိလျှင်သော်လည်းကောင်း၊ မရှိလျှင်သော်လည်းကောင်း ယင်းနိုင်ငံသားဖြစ်သော နိုင်ငံ၏ ဌာနေပုဂ္ဂိုလ် ဖြစ်သည် ဟု မှတ်ယူရမည်။
- (င) အထက်စာပိုင်းခွဲ က မှ ယ နှင့်အညီ ဌာနေပုဂ္ဂိုလ်ဖြစ်မှုကို သတ်မှတ်နိုင်ခြင်းမရှိပါက စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အရ အာဏာပိုင်များက နှစ်ဘက်သဘောတူညီချက်ဖြင့် ဖြေရှင်းရမည်။

၃။ အထက် စာပိုင်းခွဲ-၁ပါ ပြဌာန်းချက်များအရ တစ်ဦးချင်းပုဂ္ဂိုလ်မှအပဖြစ်သော ပုဂ္ဂိုလ်တစ်ဦးသည်

စာချုပ်ဝင်နှစ်နိုင်ငံ လုံး၏ ဌာနေပုဂ္ဂိုလ် ဖြစ်ပါက ယင်း၏ တရားဝင် ဖွဲ့စည်းတည်ထောင်ရာနိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်နေလျှင် ယင်း၏ ထိရောက်စွာ စီမံခန့်ခွဲမှု တည်ရှိရာနိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ယူရမည်။ ထိရောက်စွာစီမံခန့်ခွဲမှုတည်ရှိရာနေရာကို သတ်မှတ်နိုင်ခြင်းမရှိပါက အခွင့်ရ အာဏာပိုင်များက နှစ်ဖက်သဘောတူညီချက်ဖြင့် ဖြေရှင်းရမည်။

အပိုဒ် - ၅

အမြဲတမ်းလုပ်ငန်းတည်ရာဌာန

၁။ ဤသဘောတူစာချုပ်ပါ ကိစ္စရပ်များအလိုငှာ “အမြဲတမ်းလုပ်ငန်းတည်ရာဌာန” ဟူသော စကားရပ် သည် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်၏ လုပ်ငန်းအဝဝကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လုပ်ကိုင် ဆောင်ရွက်သည့် ပုံသေလုပ်ငန်းတည်ရှိရာနေရာကို ဆိုသည်။

၂။ “အမြဲတမ်းလုပ်ငန်းတည်ရာဌာန” ဆိုသည့်စကားရပ်တွင် အထူးသဖြင့် အောက်ဖော်ပြပါတို့ ပါဝင်စေရမည်-

- (က) စီမံအုပ်ချုပ်ရာနေရာ၊
- (ခ) ဌာနခွဲ၊
- (ဂ) ရုံး၊
- (ဃ) စက်ရုံ၊
- (င) အလုပ်ရုံ၊
- (စ) သဘာဝအရင်းအမြစ်များတူးဖော် သို့မဟုတ် ရှာဖွေရန်အတွက် လေယာဉ် သို့မဟုတ် သင်္ဘောတွင်းတူးစင်၊ သစ်နှင့်အခြားသစ်တောထွက်ပစ္စည်းများအပါအဝင် သတ္တုတွင်း၊ ရေနံတွင်း သို့မဟုတ် ဓါတ်ငွေ့တွင်း၊ ကျောက်တွင်း သို့မဟုတ် အခြားသဘာဝအရင်း အမြစ်များတူးဖော်သည့် အခြားနေရာတစ်ခုခု၊
- (ဆ) ယာခင်း သို့မဟုတ် စိုက်ခင်း
- (ဇ) ပစ္စည်းသိုလှောင်ရာနေရာ
- (ဈ) သဘာဝအရင်းအမြစ်များတူးဖော်ရန် သို့မဟုတ် ရှာဖွေရန်အတွက် အသုံးပြုသော ပစ္စည်း များ သို့မဟုတ် တပ်ဆင်ခြင်း၊

၃။ အမြဲတမ်းလုပ်ငန်းတည်ရာဌာနဆိုသည့်စကားရပ်သည် အလားတူအကျုံးဝင်သည်တို့မှာ -

- (က) အဆောက်အဦ ဆောက်လုပ်သည့်နေရာ၊ ဆောက်လုပ်ခြင်း၊ ဖွဲ့စည်းခြင်း၊ တပ်ဆင်ခြင်း၊

စီမံကိန်း သို့မဟုတ် ယင်းစီမံကိန်းနှင့်စပ်လျဉ်းသည့် ကြီးကြပ်မှု ဆောင်ရွက်ချက်များ (သို့ရာတွင် အဆိုပါ ဆောက်လုပ်သည့်နေရာ၊ စီမံကိန်း သို့မဟုတ် ဆောင်ရွက်ချက်များ သည် ခြောက်လထက်ပိုသော ကာလအပိုင်းအခြားအတွက် ဆက်လက်ဆောင်ရွက်သည့် နေရာဖြစ်ရမည်။

- (ခ) လုပ်ငန်းတစ်ခုသည် ၄င်း ခန့်ထားသော အလုပ်သမားများ သို့မဟုတ် အခြားဝန်ထမ်း များမှတစ်ဆင့် အဆိုပါရည်ရွယ်ချက်အတွက် အကြံပေးဝန်ဆောင်မှု အပါအဝင်ဝန်ဆောင် မှုများ၊ ယင်းသို့ သဘာဝရှိသော လုပ်ဆောင်ချက်များသည် နိုင်ငံအတွင်း (တူညီသော သို့မဟုတ် ဆက်စပ်သော စီမံကိန်းအတွက်) မည်သည့် ၁၂ လတာကာလအတွင်းတစ် ဆက်တည်း ၆ လထက်ပိုသော ကာလတစ်ခု သို့မဟုတ် စုစုပေါင်းကာလများအတွက် ဖြစ်ခြင်း။

၄။ ဤစာပိုဒ်၏ ဖော်ပြပြီးသောစာပိုဒ် ၁၊ ၂နှင့်၃တို့တွင် မည်သို့ပင်ပြဋ္ဌာန်းစေကာမူ “အမြဲတမ်းလုပ်ငန်း တည်ရာဌာန” ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်ခြင်း မရှိဟုမှတ်ယူရမည်-

- (က) လုပ်ငန်းတစ်ခုနှင့်သက်ဆိုင်သည့် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်း များကို သိုလှောင်ရန် သို့မဟုတ် ခင်းကျင်းပြသရန်ကိစ္စသက်သက် အတွက်သာ အသုံး ပြုခြင်း၊
- (ခ) သိုလှောင်ရန် သို့မဟုတ် ခင်းကျင်းပြသရန် ကိစ္စသက်သက်အတွက်သာ လုပ်ငန်းပိုင် ကုန်စည်များ သို့မဟုတ် အထွေထွေပစ္စည်းများကို စီမံထားရှိခြင်း၊
- (ဂ) အခြားလုပ်ငန်းက အဆင့်ဆင့်ပြုပြင်လုပ်ကိုင်ရန် ကိစ္စအတွက်သာ လုပ်ငန်းပိုင် ကုန်စည် များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများကို စီမံထားရှိခြင်း၊
- (ဃ) လုပ်ငန်းအတွက် ကုန်စည်များ သို့မဟုတ် အထွေထွေကုန်ပစ္စည်းများဝယ်ယူရန် သို့မဟုတ် သတင်းအချက်အလက်များစုဆောင်းရန် ကိစ္စအတွက်သာ သတ်မှတ်ထား သောပုံသေလုပ်ငန်း တည်ရှိရာနေရာကို စီမံထားရှိခြင်း၊
- (င) လုပ်ငန်းအတွက် ကြော်ငြာခြင်း၊ သတင်းအချက်အလက်ပေးခြင်း၊ သိပ္ပံဆိုင်ရာသုတေ သန သို့မဟုတ် အသင့်ပြင်ဆင်သည့် သို့မဟုတ် အထောက်အကူသဘောရှိသည့် အလားတူ ဆောင်ရွက်ချက်များအတွက်သာသတ်မှတ်ထားသော ပုံသေလုပ်ငန်း တည်ရာနေရာကိုစီမံထားရှိခြင်း။

၅။ စာပိုဒ်များ ၁နှင့် ၂တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ စာပိုဒ် ၇အရ လွတ်လပ်သည့် ကိုယ်စားလှယ်မှအပဖြစ်သော ပုဂ္ဂိုလ်တစ်ဦးသည် စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံတွင် အခြားနိုင်ငံအတွက်

မည်သည့်လုပ်ငန်းကိုမဆို ဆောင်ရွက်ပေးလျှင် ယင်းလုပ်ငန်းသည် ပထမဖော်ပြသော စာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာန ရှိသည်ဟု အောက်ပါကိစ္စရပ်များတွင် မှတ်ယူရမည်။

- (က) ယင်းပုဂ္ဂိုလ်သည် ဖော်ပြပြီးစာပိုဒ် ၄ ပါ ကန့်သတ်ချက်များနှင့် မသက်ဆိုင်ဘဲ လုပ်ငန်း အမည်ဖြင့် စာချုပ်ချုပ်ဆိုခြင်း၊ ချုပ်ဆိုပိုင်ခွင့် ရှိခြင်းတို့ကို စီးပွားရေးပုံသေလုပ်ငန်းတည်ရာ နေရာတစ်ခုမှ ဆောင်ရွက်လျှင် ယင်းပုံသေ လုပ်ငန်းတည်ရှိရာနေရာကို ထိုအပိုဒ်ခွဲ၏ ပြဌာန်းချက်များအရ အမြဲတမ်းလုပ်ငန်း တည်ရှိရာနေရာဟု မသတ်မှတ်ရ။ သို့မဟုတ်
- (ခ) ယင်းပုဂ္ဂိုလ်၌ အခွင့်အာဏာမရှိသော်လည်း လုပ်ငန်းအားကိုယ်စားပြု၍ ကုန်စည်များအား ပုံမှန်ပို့ဆောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းမှ ပထမဖော်ပြပါနိုင်ငံတွင် ကုန်စည်တစ်ခုအား ပုံမှန်စီမံထားခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း။

၆။ ဤအပိုဒ်၏ အထက်စာပိုဒ်များတွင် မည်သို့ပင် ပြဌာန်းချက်များပါရှိစေကာမူ ထပ်ဆင့် အာမခံခြင်းနှင့် စပ်လျဉ်းသော ကိစ္စရပ်မှတစ်ပါး စာချုပ်ဝင်နိုင်ငံရှိ အာမခံလုပ်ငန်းတစ်ရပ်သည် အခြား စာချုပ်ဝင်နိုင်ငံ၏ နယ်ပယ်အတွင်း စာပိုဒ် ၇ နှင့်သက်ဆိုင်သော တစ်သီးတစ်ခြား အဆင့်အတန်းရှိ ကိုယ်စားလှယ်မဟုတ်သူမှ တစ်ဆင့်ပရိမိယံစတော်ငွေများလက်ခံလျှင်ဖြစ်စေ၊ ထိုနယ်ပယ်ရှိ လုပ်ငန်းများ အတွက် အာမခံထားလျှင်ဖြစ်စေ၊ ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာနရှိသည်ဟု မှတ်ယူရမည်။

၇။ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ခုသည် အခြားစာချုပ်ဝင်နိုင်ငံရှိ လုပ်ရိုးလုပ်စဉ်လုပ်ငန်း လုပ်ကိုင်သူပွဲစား၊ အထွေထွေကော်မရှင်စား၊ ကိုယ်စားလှယ် သို့မဟုတ် အခြားလွှတ်လပ်သော ကိုယ်စားလှယ်မှ တစ်ဆင့် လုပ်ငန်းလုပ်ကိုင်ရုံမျှဖြင့် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရှိရာ ဌာနရှိသည်ဟု မှတ်ယူခြင်းမပြုရ။

၈။ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတစ်ခုသည် အခြားစာချုပ်ဝင်နိုင်ငံရှိ ကုမ္ပဏီ တစ်ခုအား အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှ တစ်ဆင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ကြီးကြပ်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်းကိုခံယူခြင်း သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေးဆောင်ရွက်ခြင်း ရှိရုံမျှဖြင့် ယင်းကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံရှိ ကုမ္ပဏီ၏ အမြဲတမ်းလုပ်ငန်းတည်ရာဌာနမဖြစ်စေရ။

အပိုဒ် - ၆

မရွေ့မပြောင်းနိုင်သောပစ္စည်းမှဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံမှ ဌာနေပုဂ္ဂိုလ်၏ အခြားစာချုပ်ဝင်နိုင်ငံတွင်တည်ရှိသော (လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများမှရရှိသောဝင်ငွေအပါအဝင်)မရွေ့မပြောင်းနိုင်သော ပစ္စည်း

မှ ရရှိသောဝင်ငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံက အခွန်စည်းကြပ်ကောက်ခံနိုင်သည်။

၂။ “ မရွေ့မပြောင်းနိုင်သောပစ္စည်း ” ဟူသောစကားရပ်သည် အဆိုပါပစ္စည်းတည်ရှိရာ စာချုပ်ဝင်နိုင်ငံ ၏ ဥပဒေများတွင်ပါရှိသည့်အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ သို့ရာတွင် ဤသဘောတူစာချုပ်ပါ ကိစ္စရပ်များအလို့ငှာ ယင်းစကားရပ်တွင် မရွေ့ပြောင်းနိုင်သောပစ္စည်းနှင့် တွဲဖက်ဆက်စပ်သောပစ္စည်း၊ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောလုပ်ငန်းတွင် အသုံးပြုသည့် တိရစ္ဆာန်နှင့်အသုံးအဆောင်ပစ္စည်း၊ မြေယာပစ္စည်းနှင့်စပ်လျဉ်း၍ ယေဘုယျဥပဒေပါ ပြဌာန်းချက်များနှင့် သက်ဆိုင်သောရပိုင်ခွင့်များ၊ မရွေ့မပြောင်းနိုင်သောပစ္စည်းကို သုံးစွဲပိုင်ခွင့်၊ သတ္တုသိုက်များ၊ သယံဇာတပစ္စည်းများကို ထုတ်ယူခွင့် သို့မဟုတ် ထုတ်ယူခြင်းအတွက် အဖိုးစားနားအဖြစ် ပုံသေဖြစ်စေ၊ အတိုးအလျှော့လုပ်၍ဖြစ်စေ ငွေပေးချေပိုင်ခွင့်များ ပါဝင်စေရမည်။ သင်္ဘောများ၊ မော်တော်ယာဉ်များ၊ လေယာဉ်များကို မရွေ့မပြောင်းနိုင်သောပစ္စည်းများဟု မှတ်ယူခြင်းမပြုရ။

၃။ အပိုဒ် ၁ ပါပြဌာန်းချက်များသည် မရွေ့မပြောင်းနိုင်သောပစ္စည်းကို တိုက်ရိုက်အသုံးပြုခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့်အသုံးပြုခြင်းမှရရှိသော ဝင်ငွေနှင့်လည်းအကျုံးဝင် သက်ဆိုင်စေရမည်။

၄။ စာပိုဒ်များ ၁ နှင့် ၃ ပါပြဌာန်းချက်များသည် လုပ်ငန်းတစ်ခု၏မရွေ့မပြောင်းနိုင်သောပစ္စည်းမှ ရရှိသည့်ဝင်ငွေနှင့် သီးခြားပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရန် အသုံးပြုသော မရွေ့မပြောင်း နိုင်သောပစ္စည်းမှ ရရှိသည့်ဝင်ငွေများနှင့်လည်း အကျုံးဝင်သက်ဆိုင်စေရမည်။

အပိုဒ် - ၇

စီးပွားရေးလုပ်ငန်းမှအမြတ်ငွေများ

၁။ စာချုပ်ဝင်နိုင်ငံ၏လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင်ရှိသည့် အမြဲတမ်းလုပ်ငန်း တည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းမဟုတ်လျှင် စာချုပ်ဝင်နိုင်ငံရှိလုပ်ငန်း၏ အမြတ် ငွေများအပေါ်တွင် ထိုစာချုပ်ဝင်နိုင်ငံ၌သာ အခွန်ကောက်ခံရမည်။ အဆိုပါလုပ်ငန်းက ဆိုခဲ့သည့်အတိုင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်လျှင်လုပ်ငန်း၏ အမြတ်ငွေများအပေါ်တွင်ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။ သို့ရာတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာနနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သက်ဆိုင်သမျှကိုသာ အခွန်ကောက်ခံနိုင်သည်။

၂။ ဤစာပိုဒ်၏ စာပိုဒ်ခွဲ ၃ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ စာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းသည် အခြားစာချုပ်ဝင်နိုင်ငံတွင် တည်ရှိသည့် အမြဲတမ်းလုပ်ငန်းတည်ရာဌာနများမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျှင် စာချုပ်ဝင်နိုင်ငံတစ်ခုစီသည် တူညီသော သို့မဟုတ် အလားတူဖြစ်သော ဆောင်ရွက်ချက်များကို တူညီသော သို့မဟုတ် အလားတူဖြစ်သောအခြေအနေတွင် အမြဲတမ်းလုပ်ငန်း တည်ရှိရာဌာနရှိ လုပ်ငန်းနှင့် လုံးဝတစ်သီးတစ်ခြား ဆက်သွယ်ဆောင်ရွက်၍ ရရှိနိုင်မည်ဟု မျှော်လင့် ရသည့်အမြတ်ငွေသည် ထိုအမြဲတမ်းလုပ်ငန်းတည်ရှိရာဌာနရှိ လုပ်ငန်းနှင့်သာသက်ဆိုင်သည်ဟု မှတ်ယူရမည်။

၃။ အမြဲတမ်းလုပ်ငန်းတည်ရာဌာန၏ အမြတ်ငွေများကို သတ်မှတ်ရာ၌ အမြဲတမ်းလုပ်ငန်းတည်ရှိရာ နိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသတွင် ကုန်ကျသည့်အမှုဆောင်နှင့် အထွေထွေစီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ကုန်ကျစရိတ်များကို ခုနှိမ်ခွင့်ပြုရမည်။ သို့သော် အမြဲတမ်းလုပ်ငန်းတည်ရာဌာန အနေဖြင့် လုပ်ငန်း၏ရုံးချုပ်(အမှန်တကယ်ကုန်ကျစရိတ်များအတွက် ငွေပြန်ထုတ်ပေးခြင်းကိစ္စရပ်မှအပ) သို့မဟုတ် ယင်း၏အခြားရုံးများသို့ ငွေပေးချေခြင်း၊ မူပိုင်ခွင့် သို့မဟုတ် အခြားရပိုင်ခွင့် များအသုံးပြုမှု အတွက် ပြန်ပေးချေသော အကောက်တော်များ၊ အခွန်အခများ သို့မဟုတ် အခြားအလား တူပေးချေ ငွေများ သို့မဟုတ် သီးသန့်ဝန်ဆောင်မှု သို့မဟုတ် စီမံခန့်ခွဲမှုအတွက်ကော်မရှင်ခ သို့မဟုတ် ဘဏ်လုပ်ငန်း မဟုတ် ဘဲ အမြဲတမ်းလုပ်ငန်းတည်နေရာသို့ ငွေချေးငှားခြင်းအတွက် အတိုးပေးငွေများ စသည့်တစ်ခုခု ဖြစ်လျှင် နုတ်ပယ်ခွင့်အတိုင်းအတာပမာဏနှင့် စပ်လျဉ်း၍ ခွင့်မပြုစေရ။ အလားတူ အမြဲတမ်းလုပ်ငန်း တည်ရာ ဌာန၏ အမြတ်ငွေအားသတ်မှတ်ရာတွင် (အမှန်တကယ် ကုန်ကျစရိတ်များ အတွက် ငွေပြန်ထုတ်ပေးခြင်း မှအပ) အမြဲတမ်း လုပ်ငန်းတည်ရာဌာနအနေဖြင့် လုပ်ငန်း၏ရုံးချုပ် သို့မဟုတ် ယင်း၏အခြားရုံးများသို့ ငွေပေးချေခြင်း၊ မူပိုင်ခွင့် သို့မဟုတ် အခြားရပိုင်ခွင့်များအသုံးပြုမှုအတွက် ပြန်ပေးချေသော အကောက် တော်များ၊ အခွန်အခများ သို့မဟုတ် သီးသန့်ဝန်ဆောင်မှု သို့မဟုတ် စီမံခန့်ခွဲမှုအတွက် ကော်မရှင်ခ သို့မဟုတ် ဘဏ်လုပ်ငန်းလုပ်ကိုင်ခြင်းမဟုတ်ဘဲ ငွေချေးငှားခြင်းအတွက် လုပ်ငန်း၏ရုံးချုပ် သို့မဟုတ် အခြားရုံးများသို့ အတိုးပေးငွေများအား စာရင်းရေးသွင်းခြင်းမပြုရ။

၄။ အခွင့်အာဏာရပုဂ္ဂိုလ်မှရယူသော သတင်းအချက်အလက်သည် လုပ်ငန်း၏ အမြဲတမ်းတည်ရာ ဌာနမှ အမြတ်ငွေများဟုသတ်မှတ်ရန် လုံလောက်မှုမရှိလျှင် ဤစာပိုဒ်၏ အခြေခံမူများအရ အခွင့်အာဏာ ပုဂ္ဂိုလ်မှရယူသော သတင်းအချက်အလက်အားခွင့်ပြုရန် သက်ဆိုင်သောဥပဒေပြဌာန်းချက်များသည် လည်းကောင်း၊ အခွင့်ရပုဂ္ဂိုလ်မှ ခန့်မှန်းပြုလုပ်ခြင်း သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အခွန်ပေးဆောင်ရန်တာဝန်အား သတ်မှတ်ခြင်းနှင့် ဆက်စပ်သမျှ ထိုနိုင်ငံ၏ ဥပဒေတစ်ခုခု ကျင့်သုံးမှုသည် ဤစာပိုဒ်အရ သက်ဆိုင်ခြင်းမရှိစေရ။

၅။ အမြဲတမ်းလုပ်ငန်းတည်ရာဌာနရှိ လုပ်ငန်းအတွက် ကုန်စည်များ သို့မဟုတ် အထွေထွေ ကုန်ပစ္စည်းများကို ဝယ်ယူရုံမျှဖြင့် မည်သည့်အမြတ်ငွေကိုမျှ ထိုအမြဲတမ်း လုပ်ငန်းတည်ရာဌာနနှင့် သက်ဆိုင်ကြောင်း မှတ်ယူခြင်းမပြုရ။

၆။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ အမြဲတမ်းလုပ်ငန်းတည်ရာဌာနရှိ လုပ်ငန်းမှ စုစုပေါင်းလက်ခံရရှိသည့် ကျိုးကြောင်းခိုင်မာသော ရာခိုင်နှုန်းတစ်ခုအပေါ် အခြေခံ၍ အခြေခံအမြတ်ငွေသတ်မှတ်ခြင်း သို့မဟုတ် လုပ်ငန်း၏ စုစုပေါင်းအမြတ်ငွေမှ အစိတ်အပိုင်းအမျိုးမျိုးသို့ ခွဲဝေရာတွင် အဆိုပါစာချုပ်ဝင်နိုင်ငံအတွက် တွက်ချက်နည်းတစ်ခုဖြင့် အခွန်ကျသင့်သည့်အမြတ်ငွေအား သတ်မှတ်မှုအပေါ် စာပိုဒ် ၂အရ အဟန့်အတားမဖြစ်စေရ။ သို့သော်လည်း ဤစာပိုဒ်ပါမူများအရ တွက်ချက်နည်းအရရွေးချယ်မှုပြုရမည်။

၇။ အထက်အပိုဒ်ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ကောင်းမွန်လုံလောက်သော အကြောင်းနှင့် ဆန့်ကျင်ခြင်းမရှိလျှင် အမြဲတမ်းလုပ်ငန်းတည်ရာဌာနနှင့် သက်ဆိုင်ကြောင်းမှတ်ယူရမည့်အမြတ်ငွေကို တူညီသော နည်းလမ်းဖြင့် နှစ်စဉ်သတ်မှတ်ရမည်။

၈။ ဝင်ငွေအပါအဝင်ဖြစ်သော အမြတ်ငွေတွင် ဤသဘောတူစာချုပ်ပါ အခြားအပိုဒ်များနှင့် သီးခြားဆက်နွှယ်နေသည့်ဝင်ငွေ သို့မဟုတ် အမြတ်ငွေများပါဝင်လျှင် ထိုအပိုဒ်များရှိ ပြဌာန်းချက်များကို ဤအပိုဒ်ပါ ပြဌာန်းချက်များက မထိခိုက်စေရ။

အပိုဒ် - ၈

ရေကြောင်းနှင့်လေကြောင်း သယ်ယူပို့ဆောင်ရေး

၁။ အခြားစာချုပ်ဝင်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမှရရှိသည့် ဝင်ငွေများအပေါ် အဆိုပါ အခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်စည်းကြပ်နိုင်သည်။ သို့သော် အဆိုပါအခြားစာချုပ်ဝင်နိုင်ငံ၏ ယင်းဝင်ငွေအပေါ် သက်ဆိုင်သမျှ အခွန်ကျသင့်စေမှုအား ၅၀% သို့ လျော့ပေါ့ပေးရမည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ အပြည်ပြည်လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမှ ရရှိသည့် အမြတ်ငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံ၌သာ အခွန်စည်းကြပ်စေရမည်။

၃။ စာပိုဒ် ၁ နှင့် ၂ ပါ ပြဌာန်းချက်များသည် လုံးပေါင်းခွဲဝေသည့် လုပ်ငန်း၊ ပူးတွဲဆောင်ရွက်သည့်

စီးပွားရေးလုပ်ငန်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာလုပ်ငန်းဌာနတွင်ပါဝင်ခြင်းတို့မှ ရရှိသည့် ဝင်ငွေ သို့မဟုတ် အမြတ်ငွေတို့နှင့်လည်း သက်ဆိုင်စေရမည်။

၄။ ဤအပိုဒ်ပါကိစ္စရပ်များအလို့ငှာ သဘော၊ လေယာဉ် သို့မဟုတ် မော်တော်ယာဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းမှရရှိသည့် အမြတ်ငွေဆိုသည်မှာ ပင်လယ်ရေကြောင်း သို့မဟုတ် လေကြောင်းခရီးသည်များ၊ ချောစာများ၊ အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် ကုန်စည်များ၏ ပိုင်ရှင်များ သို့မဟုတ် ငှားရမ်းသူများ သို့မဟုတ် သဘော သို့မဟုတ် လေယာဉ်စင်းလုံး ငှားရမ်းသူများက သယ်ယူပို့ဆောင်ရေးလုပ်ငန်း မှ ရရှိသည့်အမြတ်ငွေကိုဆိုသည်။ ထို့အပြင် အောက်ပါတို့လည်းပါဝင်သည် -

- (က) အခြားလုပ်ငန်းများ ကိုယ်စား အဆိုပါသယ်ယူပို့ဆောင်ရေးအတွက် လက်မှတ်များ ရောင်းချခြင်းမှ ရရှိသည့်အမြတ်ငွေများ၊
- (ခ) သဘော သို့မဟုတ် လေယာဉ်များ ငှားရမ်းခြင်းမှလည်းကောင်း၊ ကွန်တိန်နာများပြင်ဆင်ခြင်း သို့မဟုတ် ငှားရမ်းခြင်း (နောက်တွဲယာဉ်များနှင့် ကွန်တိန်နာများ သယ်ယူပို့ဆောင်ရန်အတွက်သက်ဆိုင်ရာ ကိရိယာများ အပါအဝင်မှလည်းကောင်း ရရှိသည့်ဝင်ငွေ (အဆိုပါငှားရမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ငှားရမ်းခြင်း ဆိုင်သင့်ရာရာတို့သည် အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေး၌ သဘောများ သို့မဟုတ် လေယာဉ်များ သယ်ယူပို့ဆောင်ရေးနှင့် အကြောင်းသင့် ဆက်စပ်နေရမည်။

အပိုဒ် - ၉

တွဲဖက်လုပ်ငန်းများ

- ၁။ (က) စာချုပ်ဝင်နိုင်ငံတစ်ခု၏ လုပ်ငန်းတစ်ရပ်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ရပ်၏စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု၊ သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့်အခါ သို့မဟုတ်၊
- (ခ) အဆိုပါသူများပင်လျှင် စာချုပ်ဝင်နိုင်ငံတစ်ခု၏ လုပ်ငန်းတစ်ခု၌လည်းကောင်း၊ အခြားစာချုပ်ဝင်နိုင်ငံ၌လည်းကောင်း စီမံအုပ်ချုပ်မှု၊ ကြီးကြပ်အုပ်ချုပ်မှု၊ သို့မဟုတ် မတည်ငွေရင်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်သည့်အခါ။

အထက်ပါ ကိစ္စတစ်ရပ်ရပ်တွင် သီးခြားလွတ်လပ်သည့် လုပ်ငန်းများအကြား၊ ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ဘဏ္ဍာရေးဆက်သွယ်မှုများ၌ ကွဲပြားခြားနားသော စည်းကမ်းချက်များကို သတ်မှတ်ကြသည့်အခါ ထိုစည်းကမ်းချက်များမရှိခဲ့လျှင် လုပ်ငန်းတစ်ခုခုတွင် မြတ်စွန်းမည့်အမြတ်ငွေများ

သို့မဟုတ် ထိုစည်းကမ်းချက်များကြောင့် မဖြစ်ထွန်းသော အမြတ်ငွေများကို ထိုလုပ်ငန်း၏ အမြတ်ငွေများတွင် ထည့်သွင်းပြီး ယင်းထည့်သွင်းသည့်အမြတ်ငွေကို အခွန်စည်းကြပ်နိုင်သည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံသည် ထိုနိုင်ငံ၏လုပ်ငန်းမှ အမြတ်ငွေများနှင့် ဆိုင်ရာကိစ္စရပ်များ ပါဝင်သည်ဆိုရာတွင် အခြားစာချုပ်ဝင်နိုင်ငံ၏ လုပ်ငန်းတစ်ခုသည် အမြတ်ငွေများအပေါ် ထိုနိုင်ငံတွင်ပင် အခွန်ကျသင့် မည်ဖြစ်ပြီး အခွင့်အာဏာပိုင်များ၏ အကြံပြုချက်အပေါ် စာချုပ်ဝင်နိုင်ငံများသည် သဘောတူထားသည်။ သို့ရာတွင် အမြတ်ငွေများ သို့မဟုတ် တစ်ပိုင်းတစ်စအမြတ်ငွေများဖြစ်သော အမြတ်ငွေများ၏ လုပ်ငန်းဆိုင်ရာတိုးပွားမှုများသည် ပထမဖော်ပြသောနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအကြား ပြုလုပ်သော အခြေအနေဖြစ်လျှင် အခြားစာချုပ်ဝင်နိုင်ငံသည် ထိုအမြတ်ငွေများအပေးတွင်ကျသင့်သည့်အခွန်ပမာဏကို သင့်လျော်သော ညှိနှိုင်းမှုများပြုလုပ်စေရမည်။ အဆိုပါ ညှိနှိုင်းချက်များအား သတ်မှတ်ရာတွင် ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်များနှင့် အကြောင်း သင့်လျော်စပ်ဆက်မှုရှိစေရမည်ဖြစ်ပြီး စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာရပုဂ္ဂိုလ်များ၏ အပြန်အလှန် အကြံပေးမှုရှိစေရမည်။

အပိုဒ် - ၁၀

အမြတ်ဝေစုများ

၁။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနေကုမ္ပဏီက အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေ ပုဂ္ဂိုလ်အား ထုတ်ပေးသည့် အမြတ်ဝေစုများပေါ် ထိုအခြား စာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။

၂။ သို့ရာတွင် အဆိုပါ အမြတ်ဝေစုများအပေါ်တွင် အမြတ်ဝေစုထုတ်ပေးသည့် ဌာနေပုဂ္ဂိုလ် ဖြစ်သော ကုမ္ပဏီတည်ရှိရာ စာချုပ်ဝင်နိုင်ငံ၌ ထိုနိုင်ငံ၏ဥပဒေများအရ အခွန်ကောက်ခံနိုင်သည်။ သို့သော်လည်း အမြတ်ဝေစုအပေါ် အကျိုးခံစားခွင့်ရှိသူ၏ အခွန်ကျသင့်စေမှုသည် အမြတ်ဝေစု စုစုပေါင်း ပမာဏ၏ ၁၀%ထက် မပိုစေရ။ ဤစာပိုဒ်သည် အမြတ်ဝေစု ပေးခွဲဝေပေးခြင်းမှအပ အမြတ်ငွေများနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ အခွန်ကောက်ခံမှုကို မသက်ဆိုင်စေရ။

၃။ ဤအပိုဒ်တွင်အသုံးပြုသည့် “အမြတ်ဝေစုများ” ဟူသည့် စကားရပ်သည် အစုရှယ်ယာများမှ ဝင်ငွေများ သို့မဟုတ် ကြွေးမြီအတွက် တောင်းခံငွေများမဟုတ်သော အခြားအခွင့်အရေးများ၊ အမြတ်ငွေ များတွင်ပါဝင်သည့် ဝင်ငွေအပြင် အမြတ်ဝေစုခွဲပေးသည့် ဌာနေပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီတည်ရှိရာ နိုင်ငံ၏ ဥပဒေများအရ အစုရှယ်ယာများမှ ဝင်ငွေနည်းတူ အခွန်ကောက်ခံခြင်းခံရသည့် အခြား

အခွင့်အရေးများမှ ဝင်ငွေကိုဆိုလိုသည်။

၄။ စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်ပြီး အမြတ်ဝေစုများ၏ အကျိုးခံစားခွင့်ရှိသော ပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံရှိ အမြတ်ဝေစုခွဲပေးသည့် ဌာနပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီက ယင်းနိုင်ငံရှိ အမြတ်ခံ လုပ်ငန်းတည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေလျှင်သော်လည်းကောင်း သို့မဟုတ် ထိုအခြားစာချုပ်ဝင် အနှောင်အဖွဲ့ကင်းသော ပုဂ္ဂလိကဝန်ဆောင်မှုအား အမြတ်ခံလုပ်ငန်း တည်ရာဌာနမှ လုပ်ကိုင်နေလျှင် သော်လည်းကောင်း၊ အမြတ်ဝေစုထုတ်ပေးခြင်းနှင့် သက်ဆိုင်သော ပိုင်ဆိုင်မှုသည် အဆိုပါအမြတ်ခံလုပ်ငန်းတည်ရာဌာန သို့မဟုတ် ပုံသေအခြေစိုက်နေရာနှင့် ထိရောက်စွာစပ်ဆက် နေလျှင်သော်လည်းကောင်း စာပိုဒ် ၁ နှင့် ၂ ပါ ပြဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။ အဆိုပါကိစ္စ၌ အပိုဒ် ၇ သို့မဟုတ် အပိုဒ် ၁၅ ပါ ပြဌာန်းချက်နှင့် သက်ဆိုင်စေရမည်။

၅။ စာချုပ်ဝင်နိုင်ငံ၏ဌာနပုဂ္ဂိုလ်ဖြစ်သော ကုမ္ပဏီသည် အခြားစာချုပ်ဝင်နိုင်ငံမှ ဝင်ငွေ သို့မဟုတ် အမြတ်ငွေရရှိလျှင် ထိုအခြားစာချုပ်ဝင်နိုင်ငံရှိကုမ္ပဏီကခွဲဝေပေးသော အမြတ်ငွေအပေါ် အခွန် မကျသင့် စေခြင်းသည် အဆိုပါ အမြတ်ဝေစုများအား အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်သို့ခွဲဝေပေးခြင်း သို့မဟုတ် အဆိုပါ အမြတ်ဝေစုနှင့် စပ်လျဉ်းသည့် ပိုင်ဆိုင်မှုအားပေးခြင်းသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ပုံသေအခြေစိုက်နေရာ သို့မဟုတ် အမြတ်ခံလုပ်ငန်း တည်ရာဌာနနှင့် ထိရောက်စွာ စပ်ဆက်နေခြင်း၊ ကုမ္ပဏီ၏ ခွဲဝေခြင်းမရှိသည့် အမြတ်ငွေအပေါ် အခွန်မကျသင့်ခြင်းမှအပဖြစ်ရမည်။ ခွဲဝေပေးသည့် အမြတ်ဝေစုများ သို့မဟုတ် ဝင်ငွေသည် ထိုအခြားနိုင်ငံ၌ ဖြစ်ပေါ်သော အမြတ်ငွေများ သို့မဟုတ် ဝင်ငွေသည် တစ်ပိုင်းတစ်စဖြစ်စေ သို့မဟုတ် အားလုံးဖြစ်စေ ပါဝင်စေကာမူ အခွန်မကောက်ခံရ။

အပိုဒ် - ၁၁

အတိုးငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် အတိုးငွေပေါ်ပေါက်ပြီး အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်အား ထုတ်ပေးသောအတိုးငွေပေါ်တွင် ထိုအခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်ကောက်ခံနိုင်သည်။

၂။ သို့ရာတွင် အဆိုပါ အတိုးငွေဖြစ်ပေါ်ရာ စာချုပ်ဝင်နိုင်ငံ၌လည်း ထိုစာချုပ်ဝင်နိုင်ငံ၏ ဥပဒေ များနှင့်အညီ ထိုအတိုးငွေပေါ်တွင် အခွန်စည်းကြပ်နိုင်သည်။ သို့သော်လက်ခံရရှိသူသည် အတိုးငွေ၏ အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင်ဖြစ်လျှင် အတိုးငွေအပေါ်တွင် ကောက်ခံသည့် အခွန်သည်စုစုပေါင်း အတိုးငွေ၏ ၁၀% ထက်မပိုစေရ။

၃။ စာပိုဒ်ခွဲ ၂ တွင် မည်သို့ပင်ပြဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံတစ်ခုတွင်ဖြစ်ပေါ်၍ အခြား

စာချုပ်ဝင်နိုင်ငံအစိုးရသို့ ပေးသောအတိုးငွေအပေါ်တွင် ပထမဖော်ပြသည့် စာချုပ်ဝင်နိုင်ငံ၌ အခွန် ကင်းလွတ်ခွင့် ရှိစေရမည်။

၄။ အပိုဒ်ခွဲ ၃ ပါကိစ္စအလို့ငှာ “အစိုးရ” ဟူသောစကားရပ်သည်-

(က) မြန်မာနိုင်ငံအတွက်ဖြစ်လျှင် မြန်မာနိုင်ငံအစိုးရကိုဆိုလိုပြီး အောက်ဖော်ပြပါတို့ပါဝင်စေရမည်-

(၁) ဒေသဆိုင်ရာအာဏာပိုင်များ၊

(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊

(၃) ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း သို့မဟုတ် စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များအကြား အခါအားလျော်စွာ သဘော တူညီထားသည့် မြန်မာနိုင်ငံအစိုးရက လုံးဝ သို့မဟုတ် အဓိက ပိုင်ဆိုင်သည့်အဖွဲ့အစည်း။

(ခ) ဗီယက်နမ်နိုင်ငံအတွက်ဖြစ်လျှင် ဗီယက်နမ်နိုင်ငံအစိုးရကို ဆိုလိုပြီး အောက်ဖော်ပြပါတို့ ပါဝင်ရမည်-

(၁) ဒေသဆိုင်ရာအာဏာပိုင်များ၊

(၂) ဗီယက်နမ်နိုင်ငံတော်ဗဟိုဘဏ်၊

(၃) ဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်း သို့မဟုတ် စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များအကြား အခါအားလျော်စွာ သဘော တူညီထားသည့် ဗီယက်နမ်နိုင်ငံအစိုးရက လုံးဝ သို့မဟုတ် အဓိကပိုင်ဆိုင်သည့်အဖွဲ့အစည်း။

၅။ ဤအပိုဒ်တွင် အသုံးပြုသည့် အတိုးငွေဆိုသည့်စကားရပ်သည် ကြွေးမြီဆိုင်ရာ တောင်းခံငွေ အမျိုးမျိုး ကို ပေါင်းနှံမှုဖြင့် အာမခံထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ မြီစား၏ အမြတ်ငွေများတွင် ပါဝင်နိုင်ခွင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယင်းကြွေးမြီဆိုင်ရာ တောင်းခံငွေများမှ ဝင်ငွေကို ဆိုလိုသည်။ အထူးသဖြင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ၊ ငွေချေးစာချုပ်များ သို့မဟုတ် ဒီဘင်ချာငွေချေးစာချုပ်များ၊ ပရီမီယံငွေများနှင့် ဆုငွေများအပါအဝင် အစိုးရငွေချေးသက်သေခံ လက်မှတ်များမှဝင်ငွေ၊ ငွေချေးစာချုပ်များနှင့် ဒီဘင်ချာငွေချေးစာချုပ်များမှ ဝင်ငွေများဖြစ်သည်။ ဤစာပိုဒ်ပါ ကိစ္စရပ်များအလို့ငှာဖြစ်သော အတိုးငွေအဖြစ် နောက်ကျမှုအတွက် ဒဏ်ကြေးပေးငွေအား ဒဏ်ကြေးပေးငွေဟု မသတ်မှတ်စေရ။

၆။ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်သော အတိုးငွေများ၏ အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင်သည် အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အတိုးငွေရရှိလျှင်သော်လည်းကောင်း၊ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံတွင် အနှောင်အဖွဲ့ကင်းသော ပုဂ္ဂလိကဝန်ဆောင်မှုများအား ပုံသေအခြေစိုက်ထားသော နေရာမှ ဆောင်ရွက်ခြင်းသော်လည်းကောင်း အတိုးငွေထုတ်ပေးခြင်းနှင့် သက်ဆိုင်သော ကြွေးမြီဆိုင်ရာ တောင်းခံငွေသည် အဆိုပါအမြဲတမ်း လုပ်ငန်းတည်ထောင်ထားသော လုပ်ငန်းဌာနနှင့် ထိရောက်စွာစပ်ဆက်နေလျှင်သော်လည်းကောင်း စာပိုဒ် ၁၊ ၂ နှင့် ၃ပါ ပြဌာန်းချက်များနှင့် မသက်ဆိုင်စေရ။ အဆိုပါကိစ္စတွင် အပိုဒ် ၇ပါ သို့မဟုတ် အပိုဒ် ၁၅ အရဖြစ်နိုင်သော ပြဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။

၇။ အတိုးငွေပေးသူသည် ထိုနိုင်ငံကိုယ်တိုင်၊ နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ်နှင့်တိုင်းခွဲ၊ ဒေသန္တရအာဏာပိုင် သို့မဟုတ် ထိုနိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်လျှင် အတိုးငွေသည် စာချုပ်ဝင်နိုင်ငံ ဌာနဖြစ်ပေါ်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အတိုးငွေထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၌ ဌာနေပုဂ္ဂိုလ် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အတိုးပေးသူတွင် စာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသော အခြေချနေရာနှင့် စပ်လျဉ်း၍ အတိုးငွေပေးရာ ကြွေးမြီတင်ရှိခြင်း ဖြစ်လျှင်သော်လည်းကောင်း၊ အဆိုပါအတိုးငွေကို အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ် ထားသော အခြေစိုက်နေရာက ကျခံလျှင်သော်လည်းကောင်း၊ အဆိုပါ အတိုးငွေကို အမြဲတမ်းလုပ်ငန်း တည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသော အခြေစိုက်နေရာ တည်ရှိရာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက် သည်ဟု မှတ်ယူရမည်။

၈။ အတိုးငွေပေးသူနှင့် အတိုးဆက်ခံခွင့်ရှိသူတို့အကြားတွင်ဖြစ်စေ၊ ယင်းတို့နှစ်ဦးနှင့် အခြားသူ တစ်ဦးအကြားတွင်ဖြစ်စေ၊ အထူးဆက်ဆံမှုရှိခြင်းကြောင့် ပေးသည့်အတိုးငွေပေါင်းသည် ယင်းအတိုးငွေ ပေးရာ ကြွေးမြီဆိုင်ရာ တောင်းခံငွေကိုထောက်ထားလျက် အဆိုပါ ဆက်ဆံမှုမရှိခဲ့ပါမူ အတိုးငွေ ပေးသူနှင့် အတိုးဆက်ခံသူတို့ သဘောတူညီသည့် ငွေပေါင်းထက်ပိုမိုများပြားနေလျှင် ဤအပိုဒ်ပါ ပြဌာန်းချက် များသည် နောက်ဆုံးဖော်ပြသည့်ငွေပေါင်းနှင့်သာ သက်ဆိုင်စေရမည်။ အဆိုပါကိစ္စတွင် ပေးငွေများ၏ ပိုမိုသော အစိတ်အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံအသီးသီး၏ ဥပဒေများနှင့် သဘောတူ စာချုပ်ပါ အခြားပြဌာန်းချက်များကို ထောက်ထားသင့်သမျှထောက်ထား၍ အခွန်ကောက်ခံမြဲ ကောက်ခံ ရမည်။

အပိုဒ် - ၁၂

အကောက်တော်များ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်၍ အခြားစာချုပ်ဝင်နိုင်ငံရှိ ဌာနေပုဂ္ဂိုလ်အား ပေးသောအကောက်တော်များပေါ်တွင် အဆိုပါ အခြားစာချုပ်ဝင်နိုင်ငံက အခွန်စည်းကြပ်နိုင်သည်။

၂။ သို့ရာတွင် အဆိုပါအကောက်တော်များကို ယင်းရငွေဖြစ်ထွန်းရာ စာချုပ်ဝင်နိုင်ငံ၌ ထိုနိုင်ငံ၏ ဥပဒေများနှင့်အညီ အခွန်စည်းကြပ်နိုင်သည်။ သို့ရာတွင် အဆိုပါအကောက်တော်များ ခံစားခွင့်ရှိသူသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်လျှင် ထိုသို့တောင်းခံသောအခွန်သည် စုစုပေါင်းအကောက်တော် ရငွေ၏ ၁၀%ထက် မပိုစေရ။

၃။ ဤအပိုဒ်တွင် အသုံးပြုသည့်အကောက်တော်ဆိုသည့်စကားရပ်သည် ရုပ်ရှင်ဖလင်များ၊ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယို အသံလွှင့်ခြင်းအတွက် အသုံးပြုသော ဖလင်များ သို့မဟုတ် တိတ်ခွေများအပါအဝင် စာပေဆိုင်ရာ ၊ အနုပညာဆိုင်ရာ သို့မဟုတ် သိပ္ပံပညာဆိုင်ရာ တီထွင်မှု လုပ်ငန်းအတွက် စာမူပိုင်တစ်ရပ်ရပ်ကိုလည်းကောင်း၊ တီထွင်မှုတစ်ရပ်ရပ်၊ ကုန်အမှတ်တံဆိပ်၊ ဒီဇိုင်းနှင့် မော်ဒယ်လ်ပုံစံများ၊ အစီအစဉ်ပုံစံ၊ လျှို့ဝှက်ကိန်းသေနည်း သို့မဟုတ် လုပ်ငန်းစဉ်ကို အသုံးပြုရန် သို့မဟုတ် အသုံးပြုခွင့်အတွက်သော်လည်းကောင်း၊ စက်မှုလက်မှုဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ၊ သိပ္ပံ ပညာဆိုင်ရာကိရိယာများ အသုံးပြုရန်အတွက် သို့မဟုတ် အသုံးပြုခွင့်အတွက်သော်လည်းကောင်း၊ စက်မှုလက်မှုဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ၊ သိပ္ပံပညာရပ်ဆိုင်ရာ အတွေ့အကြုံ များနှင့် ဆက်စပ်သည့် အချက်အလက်များ လက်ခံရရှိမှုတစ်ရပ်အတွက် ပေးငွေကိုဆိုလိုသည်။

၄။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးဖြစ်သော အကောက်တော်များ အကျိုးဆက်ခံခွင့် ရရှိသည့်ပိုင်ရှင်သည် အကောက်တော်ဖြစ်ထွန်းရာ အခြားစာချုပ်ဝင်နိုင်ငံရှိ အမြဲတမ်းလုပ်ငန်း တည်ရှိရာဌာနမှတစ်ဆင့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လျှင်ဖြစ်စေ၊ ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် သီးခြားပုဂ္ဂိုလ်က ဝန်ဆောင်မှုလုပ်ငန်းကို ပုံသေအခြေစိုက်နေရာမှတစ်ဆင့် လုပ်ကိုင်လျှင်ဖြစ်စေ၊ အကောက်တော်နှင့် သက်ဆိုင်သောအခွင့်အရေး သို့မဟုတ် ပစ္စည်းနှင့်စပ်လျဉ်း၍ အကောက်တော် ရခြင်း သို့မဟုတ် ဆောင်ရွက်ခရခြင်းသည် အဆိုပါ အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာန သို့မဟုတ် ပုံသေအခြေစိုက်နေရာနှင့် ထိရောက်စွာ ဆက်စပ်နေလျှင်ဖြစ်စေ စာပိုဒ် ၁ နှင့် ၂ ပါ ပြဌာန်းချက်များနှင့် မသက်ဆိုင်စေရ။ ဤကိစ္စရပ်တွင် အပိုဒ် ၇ သို့မဟုတ် အပိုဒ် ၁၅ ဆိုင်သင့်ရာရာ ပြဌာန်းချက်များနှင့်

သက်ဆိုင်စေရမည်။

၅။ အကောက်တော်ထုတ်ပေးသူသည် ထိုနိုင်ငံကိုယ်တိုင် နိုင်ငံရေးအရခွဲခြားထားသော ပြည်နယ်၊ သို့မဟုတ် တိုင်း၊ ဒေသန္တရအာဏာပိုင်တစ်ရပ်ရပ်၊ ဥပဒေအရ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု သို့မဟုတ် ထိုနိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်လျှင် အကောက်တော်များသည် ယင်းနိုင်ငံ၌ ဖြစ်ထွန်း ပေါ်ပေါက်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အကောက်တော်ထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ထိုပုဂ္ဂိုလ်၌ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် အကောက်တော်များဖြစ်ထွန်း၍ ပေးဆောင်ရန် တာဝန်နှင့်ဆက်နွှယ်သော အမြဲတမ်း လုပ်ငန်း တည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေစိုက်နေရာရှိလျှင်သော်လည်းကောင်း၊ အကောက်တော်များသည် ယင်းနိုင်ငံ၌ ဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူရမည်။ အဆိုပါ အကောက်တော်များကို အဆိုပါ အမြဲတမ်းလုပ်ငန်းတည်ရှိရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေစိုက်နေရာက ကျခံရမည်ဖြစ်လျှင် အဆိုပါ အကောက်တော်များသည် အမြဲတမ်းလုပ်ငန်း တည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေစိုက်နေရာ တည်ရှိရာတွင် ဖြစ်ထွန်းပေါ်ပေါက် သည်ဟု မှတ်ယူရမည်။

၆။ အကောက်တော်များထုတ်ပေးသူနှင့် ယင်းအကောက်တော်ကို အကျိုးဆက်ခံခွင့်ရှိသော ပိုင်ရှင် တို့အကြား သို့မဟုတ် ထိုသူနှစ်ဦးနှင့် အခြားသူများအကြားတို့တွင် တည်ရှိသောအထူးဆက်ဆံမှုကြောင့် အကောက်တော်များ ပေးငွေပေါင်းသည် ယင်းအကောက်တော်များ ပေးဆောင်ခြင်းနှင့်သက်ဆိုင်သော အသုံးပြုမှု သို့မဟုတ် အခွင့်အရေးသို့မဟုတ် သတင်းအချက်အလက်တို့ကို ထောက်ထားလျက် အဆိုပါ ဆက်ဆံမှုများမရှိခဲ့လျှင် အကောက်တော်ပေးသူနှင့် အကျိုးဆက်ခံခွင့်ရှိသူတို့က သဘောတူညီမည် ဖြစ်သည့် ပေးငွေပေါင်းထက်ပိုမိုများပြားနေလျှင် ဤအပိုဒ်ပါပြဌာန်းချက်များသည် နောက်ဆုံး ဖော်ပြထားသည့် ငွေပေါင်းနှင့်သာ သက်ဆိုင်စေရမည်။ အဆိုပါ ကိစ္စရပ်တွင် ပေးငွေများ၏ ပိုမိုသော အစိတ် အပိုင်းပေါ်တွင် စာချုပ်ဝင်နိုင်ငံအသီးသီး၏ ဥပဒေများနှင့်အညီ ဤသဘောတူစာချုပ်ပါ ပြဌာန်းချက်များကို ထောက်ထားနိုင်သမျှ ထောက်ထား၍ အခွန်ကောက်ခံမြဲကောက်ခံရမည်။

အပိုဒ် - ၁၃

နည်းပညာပိုင်းဆိုင်ရာ အခကြေးငွေများ

၁။ အခြားစာချုပ်ဝင်နိုင်ငံမှ ဌာနပုဂ္ဂိုလ်တစ်ဦးသည် အကျိုးခံစားခွင့်ရှိသူဖြစ်ပြီး စာချုပ်ဝင်နိုင်ငံတစ်ခုမှ

နည်းပညာပိုင်းဆိုင်ရာ အခကြေးငွေများ ဖြစ်ထွန်းပေါ်ပေါက်ခြင်းဖြစ်ပြီး အဆိုပါအခြားစာချုပ်ဝင်နိုင်ငံ တွင်ပင် အခွန်ကျသင့်စေမှုသည် စုစုပေါင်း နည်းပညာပိုင်းဆိုင်ရာအခကြေးငွေ၏ ၁၀%ထက်မပိုသော နှုန်းဖြင့်လည်း ပထမဖော်ပြပါ စာချုပ်ဝင်နိုင်ငံတစ်ခုတွင် အခွန်စည်းကြပ်နိုင်သည်။

၂။ “နည်းပညာပိုင်းဆိုင်ရာ အခကြေးငွေများ” ဟူသောစကားရပ်သည် အလုပ်ရှင်ပုဂ္ဂိုလ်တစ်ဦးမှ ပေးသော ပေးချေငွေများမှအပ ပုဂ္ဂိုလ်တစ်ဦးသို့ပေးသည့် ပေးချေငွေအမျိုးမျိုး၊ နည်းပညာပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ သို့မဟုတ် အကြံပေးဆောင်ရွက်ခြင်းစသည့်သဘောသဘာဝရှိသည်ဟုမှတ်ယူနိုင်သော ပေးချေငွေများကိုဆိုလိုသည်။

၃။ နည်းပညာပိုင်းဆိုင်ရာအခကြေးငွေများ၏ အကျိုးခံစားခွင့်ရှိသူသည် စာချုပ်ဝင်နိုင်ငံတစ်ခု၏ဌာ နေပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ထိုနိုင်ငံသည် အမြဲတမ်းလုပ်ငန်းတည်ရာဌာနေမှတစ်ဆင့် နည်းပညာပိုင်းဆိုင်ရာအခကြေးငွေများဖြစ်ထွန်းသည့်အခြားစာချုပ်ဝင်နိုင်ငံသည်စီးပွားရေးလုပ်ငန်းလုပ်ဆောင် ပြီးကြောင့်သော်လည်းကောင်း သို့မဟုတ် ထိုအခြားစာချုပ်ဝင်နိုင်ငံသည်အမှီသဟဲကင်းသောပုဂ္ဂလိကဝန် ဆောင်မှုများဆောင်ရွက်ခြင်းနှင့်အဆိုပါဝန်ဆောင်မှုများ သို့မဟုတ် အမြဲတမ်းလုပ်ငန်းတည်ရာ ဌာနေနှင့်ဆက်စပ်သမျှသော နည်းပညာပိုင်းဆိုင်ရာအခကြေးငွေဖြစ်လျှင်ဤအပိုဒ်စာပိုဒ် ၁ပါပြဌာန်းချက် များနှင့်သက်ဆိုင်ခြင်းမရှိစေရ။

၄။ နည်းပညာပိုင်းဆိုင်ရာအခကြေးငွေများ ပေးချေသူသည်ထိုနိုင်ငံတစ်ခု၏ဌာနေပုဂ္ဂိုလ်ဖြစ်ခြင်း သို့မဟုတ် ဒေသဆိုင်ရာအာဏာပိုင်တစ်ရပ်လက်အောက်ခံအစိုးရအဖွဲ့ တစ်ခုဖြစ်သောအခါ၌နည်းပညာ ပိုင်းဆိုင်ရာအခကြေးငွေများအားစာချုပ်ဝင်နိုင်ငံတွင် ပေါ်ပေါက်သည်ဟု မှတ်ယူစေရမည်။ သို့ရာတွင်နည်း ပညာပိုင်းဆိုင်ရာ အခကြေးငွေထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၌ ဌာနေပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ ငွေထုတ်ပေးသူသည် စာချုပ်ဝင်နိုင်ငံ၌ အမြဲတမ်းလုပ်ငန်းတည်ရာဌာနေနှင့် စပ်လျဉ်း၍ နည်းပညာ ပိုင်းဆိုင်ရာ အခကြေးငွေပေးရန်တာဝန်ရှိသူဖြစ်ပြီး အဆိုပါနည်းပညာပိုင်းဆိုင်ရာအခကြေးငွေများသည် အမြဲတမ်းလုပ်ငန်းတည်ရာဌာနေမှ ကျခံလျှင်သော်လည်းကောင်း၊ အဆိုပါနည်းပညာပိုင်းဆိုင်ရာ အခကြေး များသည် အမြဲတမ်းလုပ်ငန်းတည်ရာ ဌာနေစုတည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် ပေါ်ပေါက်သည်ဟု မှတ်ယူ စေရမည်။

၅။ ငွေပေးချေသူနှင့် အကျိုးခံစားခွင့်ရှိသူအကြားတွင်ဖြစ်စေ သို့မဟုတ် ယင်းတို့နှစ်ဦးနှင့်အခြားသူတစ် ဦးကြားတွင်ဖြစ်စေပိုလျှံပေးထားသောနည်းပညာပိုင်းဆိုင်ရာအခကြေးငွေများသည်အထူးဆက်ဆံမှုရှိခြင်း ကြောင့်မည်သည့်ကြောင်းပြချက်ကြောင့်ဖြစ်စေ ငွေပေးချေသူနှင့်အကျိုးခံစားခွင့်ရှိသူအကြားသဘောတူ

ညီထားသည့် ပမာဏသည်အထူးဆက်ဆံမှုမရှိခြင်းကြောင့်လည်းကောင်း၊ ဤအပိုဒ်ပါပြဌာန်းချက်များနှင့် သဘောတူစာချုပ်ပါအခြားပြဌာန်းချက်များကိုထောက်ထားသင့်သည့်ပမ္မထောက်ထား၍ အခွန်ကောက်ခံ မြဲကောက်ခံရမည်။

အပိုဒ် - ၁၄

အခြေပစ္စည်းမှမြတ်စွန်းငွေ

၁။ အပိုဒ် ၆ တွင် သတ်မှတ်ထားသည့်အတိုင်း လွှဲပြောင်းခြင်းမှမြတ်စွန်းငွေများအပေါ် ထိုမရွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်းတည်ရာဌာန၌ တည်ထောင် ထားသောလုပ်ငန်း၏ ပစ္စည်းတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း ကိုလည်းကောင်း၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် သီးခြား ပုဂ္ဂလိကဝန်ဆောင်မှု ဆောင်ရွက်ခြင်းအတွက်ရရှိသော အခြေစိုက်စခန်းနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင် သောပစ္စည်း ကိုလည်းကောင်း၊ ယင်းအမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် သတ်မှတ်ထားသည့် အခြေစိုက်နေရာ လွှဲပြောင်းခြင်းမှရရှိသည့် မြတ်စွန်းငွေအပါအဝင် သတ်မှတ်ထားသည့် အခြေစိုက်နေရာ ကိုဖြစ်စေ၊ တစ်ခုတည်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ရပ်လုံးနှင့်ဖြစ်စေ လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေ များအပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၃။ စာချုပ်ဝင်နိုင်ငံတစ်ခု၏ စီးပွားရေးလုပ်ငန်းအနေဖြင့် အပြည်ပြည်ဆိုင်ရာသယ် ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသော သင်္ဘောများ သို့မဟုတ် လေယာဉ်များကိုသော်လည်း ကောင်း၊ ယင်းသင်္ဘောများ သို့မဟုတ် လေယာဉ် များ ခုတ်မောင်းပျံသန်းခြင်းနှင့် သက်ဆိုင်သည့်ရွှေ့ ပြောင်းနိုင်သည့်ပစ္စည်းကို သော်လည်းကောင်း လွှဲပြောင်းခြင်းမှမြတ်စွန်းငွေများအပေါ် ထိုစာချုပ်ဝင်နိုင်ငံ ၌သာ အခွန်စည်းကြပ်ရမည်။

၄။ ကုမ္ပဏီတစ်ခု၏မတည်ငွေရင်း စတော့ရှယ်ယာများ လွှဲပြောင်းခြင်းမှမြတ်စွန်းငွေအပေါ် ယင်းကုမ္ပဏီ၏ မရွှေ့ပြောင်းနိုင်သော ပင်မပစ္စည်းတစ်ခုလုံး သို့မဟုတ် အခြေခံအားဖြင့်တည်ရှိရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၅။ စာပိုဒ် ၄တွင် ဖော်ပြထားသည်မှအပ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၆။ စာပိုဒ်များ ၁၊ ၂၊ ၃၊ ၄ နှင့် ၅မှအပ ပစ္စည်းလွှဲပြောင်းမှုတစ်ခုခုမှရရှိသည့် အမြတ်အစွန်းများအပေါ် အခွန်စည်းကြပ်မှုသည် လွှဲပြောင်းသူဌာနေပုဂ္ဂိုလ်တည်ရှိရာ စာချုပ်ဝင်နိုင်ငံ၌သာ အခွန်ကျသင့်စေရမည်။

အပိုဒ် - ၁၅

သီးခြားပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုများ

၁။ ပညာရှင်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ သို့မဟုတ် အခြားအလားတူ သီးခြားဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးကရရှိသော ဝင်ငွေအပေါ်ထိုနိုင်ငံ၌သာအခွန်စည်းကြပ်ရမည်။ သို့ရာတွင် အောက်ပါအခြေအနေများတွင် အခြားစာချုပ်ဝင် နိုင်ငံ၌အခွန်စည်းကြပ်ကောက်ခံနိုင်သည်-

- (က) ပုဂ္ဂိုလ်တစ်ဦးသည် ၎င်း၏လုပ်ငန်းများဆောင်ရွက်ရန်အလို့ငှာ အခြားစာချုပ်ဝင်နိုင်ငံတွင် ပုံသေ အခြေစိုက်နေရာရှိပြီး လုပ်ငန်းပုံမှန်ဆောင်ရွက်ခြင်းဖြစ်လျှင် အဆိုပါကိစ္စရပ်အတွက် ပုံသေအခြေစိုက်နေရာမှ ဝင်ငွေဖြစ်သည်ဟု မှတ်ယူနိုင်မှသာလျှင် အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။
- (ခ) အခြားစာချုပ်ဝင်နိုင်ငံတွင် ထိုသူနေထိုင်သော အချိန်ကာလ သို့မဟုတ် အချိန်ကာလများသည်ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှရက် ၁၈၃ ရက် သို့မဟုတ် ယင်းထက်ကျော်လွန်ခြင်းဖြစ်နေလျှင် အဆိုပါ ကိစ္စရပ်အတွက် အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များမှ ဖြစ်ထွန်းပေါ်ပေါက်သော ဝင်ငွေဖြစ်မှသာလျှင်အဆိုပါ အခြားနိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။
- (ဂ) အခြားစာချုပ်ဝင်နိုင်ငံတွင် မိမိ၏လုပ်ငန်းဆောင်တာများအတွက် အခကြေးငွေကို ထိုစာချုပ်ဝင်နိုင်ငံတွင် နေထိုင်သူက ပေးချေလျှင်၊ သို့မဟုတ် ထိုစာချုပ်ဝင်နိုင်ငံတွင် တည်ရှိသော အမြဲတမ်းတည်ထောင်ထားသည့် လုပ်ငန်းဌာန သို့မဟုတ် အခြေစိုက်လုပ်ငန်း ဌာနကပေးချေပြီး ယင်းငွေသည် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၂၀၀၀ ထက်ကျော်လွန်မှသာလျှင် အခြားစာချုပ်ဝင်နိုင်ငံ၌ အခွန်စည်းကြပ်နိုင်သည်။

၂။ “ ပညာရှင်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ” ဆိုသည့်စကားရပ်တွင် အထူးသဖြင့် သီးခြားလွတ်လပ်သော သိပ္ပံပညာ၊ စာပေ၊ အနုပညာ၊ ပညာရေး သို့မဟုတ် သင်ကြားမှုဆိုင်ရာ ဆောင်ရွက်ချက်များအပြင် သမားတော်ကြီးများ၊ ရှေ့နေများ၊ အင်ဂျင်နီယာများ၊ ဗိသုကာများ၊ သွားဘက်ဆိုင်ရာဆရာဝန်များနှင့် စာရင်းကိုင်များ၏ သီးခြားဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။

အပိုဒ် - ၁၆

အမှီသဟဲရှိသော ပုဂ္ဂလိကဝန်ဆောင်မှုများ

၁။ အပိုဒ်များ ၁၇၊ ၁၉၊ ၂၀၊ ၂၁ နှင့် ၂၂ ပါပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးက အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရခြင်းမဟုတ်လျှင် ယင်းလုပ် ကိုင်သောအလုပ်နှင့် စပ်လျဉ်း၍ ရရှိသော လစာ၊ လုပ်ခနှင့် အခြားအလားတူ အခကြေးငွေများအပေါ် ထိုနိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။ အခြားစာချုပ်ဝင်နိုင်ငံတွင် လုပ်ကိုင်ရလျှင် ယင်းမှရရှိသော ဝင်ငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ စာပိုဒ် ၁ ၏ ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ၏ဌာနေ ပုဂ္ဂိုလ်တစ်ဦး က အခြားစာချုပ်ဝင်နိုင်ငံတွင် အလုပ်နှင့်စပ်လျဉ်း၍ ရရှိသောဝင်ငွေအပေါ် -

- (က) ဝင်ငွေရရှိသူသည် အခြားစာချုပ်ဝင်နိုင်ငံတွင် နေထိုင်သော အချိန်ကာလ သို့မဟုတ် အချိန် ကာလများသည် သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း စုစုပေါင်း ၁၈၃ ရက်ထက် မကျော်လျှင်သော်လည်းကောင်း၊
- (ခ) အခကြေးငွေကို အခြားနိုင်ငံ၏ ဌာနေပုဂ္ဂိုလ်မဟုတ်သော အလုပ်ရှင်မှ သို့မဟုတ် အလုပ်ရှင် ကိုယ်စားထုတ်ပေးလျှင်သော်လည်းကောင်း၊
- (ဂ) အခကြေးငွေကို အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ကကျခံရခြင်း သို့မဟုတ် အခြားစာချုပ် ဝင်နိုင်ငံတွင် အလုပ်ရှင်ရှိသည့် အမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် ပုံသေအခြေစိုက်ရာနေရာကကျခံခြင်း မဟုတ်လျှင်သော်လည်းကောင်း ပထမ ဖော်ပြသော နိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။

၃။ ဤအပိုဒ်၏ အထက်ပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်း တည်ရာဌာနရှိသော လုပ်ငန်းက အပြည်ပြည်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေသော သင်္ဘောတစ်စီး သို့မဟုတ် လေယာဉ်တစ်စီးပေါ်တွင် လုပ်ကိုင်သော အလုပ်နှင့် စပ်လျဉ်း ရရှိသည့်အခကြေးငွေအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံရမည်။

အပိုဒ် - ၁၇

ဒါရိုက်တာများ၏ အခကြေးငွေများ

စာချုပ်ဝင်နိုင်ငံ၏ဌာနေပုဂ္ဂိုလ်တစ်ဦးသည် အခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်ဖြစ်သောကုမ္ပဏီ

တွင် ဒါရိုက်တာများအဖွဲ့ဝင်အနေဖြင့် ရရှိသည့် ဒါရိုက်တာများ၏ အခကြေးငွေနှင့် အခြားအလားတူ ပေးငွေများရရှိလျှင် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

အပိုဒ် - ၁၈

အနုပညာရှင်များနှင့် အားကစားသမားများ

၁။ အပိုဒ် ၁၅ နှင့် ၁၆ တို့တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်က အခြားစာချုပ်ဝင်နိုင်ငံတွင် ပြဇာတ်၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားစသည်တို့တွင် ဖျော်ဖြေသူတစ်ဦး အနေဖြင့်ဖြစ်စေ၊ ဂီတပညာရှင်တစ်ဦးအနေဖြင့်ဖြစ်စေ၊ အားကစားသမားတစ်ဦးအနေဖြင့်ဖြစ်စေ ပုဂ္ဂိုလ် ဆိုင်ရာ ဆောင်ရွက်ခြင်းမှရရှိသော ဝင်ငွေအပေါ် ထိုစာချုပ်ဝင်နိုင်ငံတွင် အခွန်ကောက်ခံနိုင်သည်။

၂။ ဖျော်ဖြေသူတစ်ဦး သို့မဟုတ် အားကစားသမားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ရရှိသောဝင်ငွေသည် ထိုသူ/သူမ ကိုယ်တိုင်အတွက်မဟုတ်ဘဲ အခြားပုဂ္ဂိုလ်တစ်ဦး အတွက် ဖြစ်ထွန်းခဲ့လျှင် ဤသဘောတူစာချုပ်၏အပိုဒ်များ ၇၊ ၁၅ နှင့် ၁၆ တို့တွင်မည်သို့ပင်ပြဋ္ဌာန်းပါရှိစေ ကာမူထိုဝင်ငွေအပေါ်ဖျော်ဖြေသူတစ်ဦး သို့မဟုတ် အားကစားသမားများကဆောင်ရွက်ပြုလုပ်ခဲ့ရာ စာချုပ်ဝင်နိုင်ငံတွင်အခွန်စည်းကြပ်နိုင်သည်။

၃။ ဤအပိုဒ်၏ စာပိုဒ် ၁ နှင့် ၂ တို့တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ စာချုပ်ဝင်နိုင်ငံလုံးမှ သဘောတူညီထားသော ယဉ်ကျေးမှု သို့မဟုတ် အားကစား ဖလှယ်ရေးအစီအစဉ်၏ လုပ်ငန်းဘောင် အတွင်း ဤအပိုဒ်၏ စာပိုဒ် ၁ တွင် ရည်ညွှန်းထားသော ဆောင်ရွက်မှုများ ဖြစ်ထွန်းသော ဝင်ငွေအပေါ် ယင်းဆောင်ရွက် မှုများပြုလုပ်ရာ စာချုပ်ဝင်နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ပြုရမည်။

အပိုဒ် - ၁၉

ပင်စင်ငွေနှင့် နှစ်စဉ်ရငွေ

၁။ အပိုဒ် ၂၀ ၏ စာပိုဒ် ၂ ပါပြဋ္ဌာန်းချက်များကို ထောက်ထားလျက် စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံ၏ ဌာနေ ပုဂ္ဂိုလ်တစ်ဦးသို့ပေးသောပင်စင်ငွေတစ်ရပ်ရပ် သို့မဟုတ် အခြားအလားတူစာချုပ်ဝင်နိုင်ငံတွင် အလုပ်လုပ်ခဲ့ပေးခြင်းအတွက် အခကြေးငွေသို့မဟုတ်နှစ်စဉ်ကြေးအား အခြားစာချုပ်ဝင်နိုင်ငံ၏ဌာနေ ပုဂ္ဂိုလ်သို့ပေးချေငွေအပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်စည်းကြပ်နိုင်သည်။

၂။ “ နှစ်စဉ်ရငွေ ” ဆိုသည့် စကားရပ်သည် ငွေကြေးတန်ဖိုးဖြင့် အလုံအလောက် အပြည့်အဝပေးအပ်ရန် တာဝန်အရ နှစ်စဉ်ငွေရရှိသူ၏ တစ်သက်တာအတွင်းဖြစ်စေ၊ သီးခြားဖော်ပြ ထားသော သို့မဟုတ် သတ်မှတ်ပေးထားသော ကာလအတွင်းဖြစ်စေ၊ သတ်မှတ်ထားသော အကြိမ် များဖြင့် အခါအားလျော်စွာ ထုတ်ပေးသည့် သတ်မှတ်ငွေကိုဆိုလိုသည်။

အပိုင်း - ၂၀

အစိုးရဝန်ထမ်းအဖြစ်ထမ်းဆောင်ခြင်း

၁။ (က) စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံကဖြစ်စေ၊ ယင်းနိုင်ငံ၏နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ် နှင့်တိုင်းခွဲများ သို့မဟုတ် ဒေသန္တရအာဏာပိုင် သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းထားသည့် အဖွဲ့တစ်ရပ်က ဖြစ်စေ၊ ယင်းတို့အတွက် အမှုထမ်းဆောင်ပေးသော ပုဂ္ဂိုလ် တစ်ဦးချင်း သို့ထုတ်ပေးသော ပင်စင်ငွေမှအပ အခကြေးငွေများအပေါ် ထိုနိုင်ငံတွင် အခွန်ကောက်ခံ ရမည်။

(ခ) သို့ရာတွင် ယင်းသို့အမှုထမ်းဆောင်ခြင်းကို အခြားစာချုပ်ဝင်နိုင်ငံတွင် ပြုလုပ်ပေးရပြီး အခကြေးငွေရရှိသူသည် ထိုအခြားစာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်ဖြစ်ကာ -

(၁) ထိုအခြားစာချုပ်ဝင်နိုင်ငံ၏ တိုင်းရင်းသားဖြစ်လျှင်သော်လည်းကောင်း၊

(၂) ယင်းအမှုထမ်း ဆောင်ရွက်ခြင်းအတွက်သာဖြစ်ပြီး ထိုနိုင်ငံ၏ ဌာနပုဂ္ဂိုလ် မဟုတ်လျှင်သော်လည်းကောင်း၊ ထိုလစာလုပ်ခနှင့် အခြားအလားတူ အခ ကြေးငွေအပေါ် အခြားစာချုပ်ဝင်နိုင်ငံတွင်သာ အခွန်စည်းကြပ်ရမည်။

၂။ (က) စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ပြည်နယ်နှင့်တိုင်းခွဲ တစ်ခု၊ ဒေသန္တရ အာဏာပိုင် အဖွဲ့တစ်ရပ်ရပ်က ဖြစ်စေ၊ ယင်းနိုင်ငံက တည်ထောင်သော ရံပုံငွေမှဖြစ်စေ၊ အမှု ထမ်း ဆောင်၍ပေး သော အခကြေးငွေ သို့မဟုတ် ပင်စင်ငွေအတွက် ထိုနိုင်ငံ၌သာ အခွန် စည်းကြပ်ရမည်။

(ခ) သို့သော် တစ်ဦးချင်းပုဂ္ဂိုလ်သည် အခြားစာချုပ်ဝင်နိုင်ငံ၏ နိုင်ငံသား သို့မဟုတ် ဌာန ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှင် အဆိုပါ ပင်စင်ငွေအား ထိုအခြားစာချုပ်ဝင်နိုင်ငံ၌သာပင် အခွန် စည်းကြပ်စေရမည်။

၃။ အပိုင်း ၁၆၊ ၁၇၊ ၁၈ နှင့် ၁၉ တို့ပါ ပြဋ္ဌာန်းချက်များသည် စာချုပ်ဝင်နိုင်ငံ၊ နိုင်ငံရေးအရ ခွဲခြားထားသော ပြည်နယ်နှင့်တိုင်းခွဲတစ်ခု သို့မဟုတ် ဒေသန္တရအာဏာပိုင်အဖွဲ့တစ်ဖွဲ့အတွက်စီးပွားရေး

လုပ်ငန်း ဆောင်ရွက်ပေးခြင်းနှင့် စပ်လျဉ်း၍ အမျှထမ်းဆောင်ပေး ခြင်းနှင့်သက်ဆိုင်သော အခကြေးငွေ သို့မဟုတ် ပင်စင်ငွေနှင့် သက်ဆိုင်စေရမည်။

အပိုဒ် - ၂၁

ကျောင်းသားများနှင့် သင်တန်းသားများ

အခြားစာချုပ်ဝင်နိုင်ငံတစ်ခုသို့ မသွားရောက်မီအချိန်အတောအတွင်း စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနပုဂ္ဂိုလ်ဖြစ်သော တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အဆိုပါနိုင်ငံတွင် ယာယီရှိနေခြင်းသည်-

- (က) ထိုအခြားနိုင်ငံတွင် အသိအမှတ်ပြုသော တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတစ်ခု၏ ကျောင်းသားတစ်ဦးအဖြစ်အတွက် သက်သက်သာလျင်ဖြစ်ခြင်း သို့မဟုတ်
- (ခ) စီးပွားရေး သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်တစ်ဦးအဖြစ်အတွက် သက်သက် သာလျင်ဖြစ်ခြင်း သို့မဟုတ်
- (ဂ) သင်ခန်းစာသင်ယူခြင်းအလို့ငှာ ဆုကြေးပညာသင်ဆု၊ ခွင့်ပြုစရိတ်အကူအညီတစ်ခုလက်ခံ ရရှိသူတစ်ဦးအတွက် နိုင်ငံတစ်ခု၏အစိုးရမှဖြစ်သော သို့မဟုတ် သိပ္ပံပညာဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ သို့မဟုတ် အထောက်အပံ့ပြုသောအဖွဲ့အစည်း တို့မှဖြစ်သော သုတေသန သို့မဟုတ် သင်တန်းကိစ္စ သို့မဟုတ် နည်းပညာအကူအညီ ပေးရေး အစီအစဉ်များသို့ နိုင်ငံတစ်ခု၏အစိုးရအနေဖြင့် ဝင်ရောက်ခြင်းအတွက် သက်သက် သာလျင်ဖြစ်ခြင်းအတွက် သက်သက်သာလျင်ဖြစ်ခြင်း၊

တို့အတွက် အခြားစာချုပ်ဝင်နိုင်ငံတွင် အောက်ပါတို့အပေါ် အခွန်ကင်းလွတ်စေရမည်-

- (က) သင်တန်း သို့မဟုတ် သုတေသန၊ လေ့လာသင်ယူခြင်း၊ ပညာရေး စသည့် ထိုသူ၏အစီအမံများ အလို့ငှာအတွက် နိုင်ငံရပ်ခြားမှ လွှဲပြောင်းပေးမှုအားလုံး၊
- (ခ) အဆိုပါ ဆုကြေး သို့မဟုတ် ခွင့်ပြုစရိတ်၊ အကူအညီရသော ပမာဏအားလုံး၊
- (ဂ) ထိုသူ၏ အစီအမံများအလို့ငှာ ထိုအခြားနိုင်ငံကထောက်ပံ့ထားသည့် လိုအပ်သောသင်တန်း သို့မဟုတ် သုတေသန၊ လေ့လာသင်ယူခြင်းနှင့်ဆက်စပ်သမျှ ဆောင်ရွက်ထားသည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ရရှိသောအခကြေးငွေတစ်ခုခုသည် တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀ ထက် မကျော်စေရ။

အပိုင်း - ၂၂

ဆရာများ၊ ပါမောက္ခများနှင့် သုတေသနပြုသူများ

၁။ အခြားစာချုပ်ဝင်နိုင်ငံသို့ မသွားရောက်မီအတောအတွင်း စာချုပ်ဝင်နိုင်ငံတစ်ခု၏ ဌာနပုဂ္ဂိုလ် ဖြစ်သော တစ်ဦးချင်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သုတေသနကိစ္စရပ်များအလို့ငှာ အစိုးရတက္ကသိုလ်၊ ကောလိပ် စသည့် အဖွဲ့အစည်းတစ်ခုခုမှ ဖိတ်ကြားခြင်း သို့မဟုတ် အခြားအလားတူအစိုးရအဖွဲ့အစည်းများမှ ဖိတ်ကြားခြင်း၊ ထိုအခြားနိုင်ငံသို့ရောက်ရှိနေခြင်းသည် ၂ နှစ်ထက်မပိုဘဲ အဆိုပါအစိုးရအဖွဲ့အစည်း၌ သုတေသန သို့မဟုတ် စာသင်ကြားရေး သို့မဟုတ် နှစ်ဦးစလုံးအတွက် သက်သက်သာလျှင် ပထမဖော်ပြ ထားသော စာချုပ်ဝင်နိုင်ငံတွင် အခွန်ကျသင့်သောသုတေသန သို့မဟုတ် စာသင်ကြားရေးကိစ္စအတွက် ရရှိသော အခကြေးငွေတစ်ခုခုအပေါ် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ကင်းလွတ်ခွင့်ရှိစေရမည်။

၂။ ဤအပိုင်းပါ စာပိုဒ် ၁ ၏ ပြဋ္ဌာန်းချက်များသည် သီးသန့်ပုဂ္ဂိုလ်တစ်ခု သို့မဟုတ် ပုဂ္ဂိုလ်များအတွက် အကျိုးအမြတ်ရှိစေမည့် ပုဂ္ဂလိကကိစ္စအတွက်ဖြစ်သော်လည်း ပြည်သူ့အကျိုးစီးပွားအတွက် မဟုတ်သော သုတေသနကိစ္စရပ်ဖြစ်လျှင် ထိုသုတေသနမှ ရရှိသောဝင်ငွေအပေါ် မသင်ဆိုင်စေရ။

အပိုင်း - ၂၃

အခြားဝင်ငွေ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးရရှိသောဝင်ငွေအမျိုးအစားသည် ဤသဘောတူ စာချုပ်ပါ အထက်အပိုင်းများတွင် အတိအလင်းဖော်ပြထားခြင်းမရှိသော ဝင်ငွေအမျိုးအစားဖြစ်ပါက ယင်းဝင်ငွေအပေါ် ထိုနိုင်ငံ၌သာအခွန်စည်းကြပ်ရမည်။

၂။ ဤအပိုင်းပါစာပိုဒ် ၁ ၏ ပြဋ္ဌာန်းချက်များသည် အဆိုပါဝင်ငွေရရှိသူသည် စာချုပ်ဝင်နိုင်ငံ၏ ဌာနပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်း၊ အမြဲတမ်းလုပ်ငန်းတည်ရာဌာနမှတစ်ဆင့် အခြားစာချုပ်ဝင်နိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ဆောင်ခြင်း သို့မဟုတ် အဆိုပါစာချုပ်ဝင်နိုင်ငံ၏ ပုံသေအခြေစိုက်နေရာမှ အမှီသဟဲကင်းသော ပုဂ္ဂလိကဝန်ဆောင်မှုများဆောင်ရွက်ခြင်းနှင့် ဝင်ငွေနှင့်စပ်လျဉ်းသောပစ္စည်း သို့မဟုတ် ပိုင်ဆိုင်ခွင့်ပေးခြင်း သည် အဆိုပါအမြဲတမ်းလုပ်ငန်းတည်ရာဌာန သို့မဟုတ် ပုံသေအခြေစိုက်နေရာမှ ဆက်စပ်၍သက်ဆိုင်ခြင်း ဖြစ်လျှင် အပိုဒ် ၆ စာပိုဒ် ၂ တွင် သတ်မှတ်ထားသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းမှဝင်ငွေမှအပ ဖြစ်သော ဝင်ငွေနှင့်မသက်ဆိုင်စေရ “အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ အပိုဒ် ၁၅ သို့မဟုတ် အပိုဒ် ၁၇

ပါ ပြဋ္ဌာန်းချက်များအတိုင်း သက်ဆိုင်စေရမည်။

၃။ စာပိုဒ် ၁ နှင့် ၂ တွင် မည်သို့ပင်ဆိုစေကာမူ ဤသဘောတူစာချုပ်စာပိုဒ်များတွင် အတိအလင်း ဖော်ပြထားသော စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်၏ ဝင်ငွေအမျိုးအစားဖြစ်ပြီး အခြားစာချုပ်ဝင် နိုင်ငံတွင် ပေါ်ပေါက်သောဝင်ငွေအပေါ် အဆိုပါ အခြားစာချုပ်ဝင်နိုင်ငံတွင်လည်း အခွန်စည်းကြပ် နိုင်သည်။

အပိုဒ် - ၂၄

အခွန်နှစ်ထပ်ကောက်ခံခြင်းကို ပပျောက်စေရန် ကန့်သတ်ချက်များ

၁။ ဤသဘောတူစာချုပ်တွင် အတိအလင်း ဆန့်ကျင်ပြဋ္ဌာန်းထားချက်များမှတစ်ပါး စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံ၏တည်ဆဲဥပဒေများအရ ဝင်ငွေခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ဆက်လက်အတည် ဖြစ်ရမည်။ စာချုပ်ဝင်နိုင်ငံ နှစ်နိုင်ငံလုံးတွင် အခွန်စည်းကြပ်ရမည်ဆိုပါက ဤအပိုဒ်၏ အောက်ဖော်ပြပါ စာပိုဒ်များနှင့်အညီ အခွန်နှစ်ထပ်စည်းကြပ်ခြင်းမှ သက်သာခွင့်ပေးရမည်။

၂။ မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံမှ ရရှိသည့် ဝင်ငွေအပေါ် ဗီယက်နမ်နိုင်ငံတွင် ပေးဆောင် ရမည့် အခွန်ကို အဆိုပါဝင်ငွေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ပေးဆောင်ရမည့်အခွန်မှ ခုနှိမ်ပေးရမည်။ သို့ရာတွင် ယင်းသို့ ခုနှိမ်ပေးသည့်အခွန်သည် ထိုဝင်ငွေအမျိုးအစားအတွက် ခုနှိမ်ခွင့်မပေးမီ တွက်ချက်မှု အရ မြန်မာအခွန် အစိတ်အပိုင်းထက် မပိုစေရ။

၃။ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ရရှိသည့် ဝင်ငွေအပေါ် မြန်မာနိုင်ငံတွင် ပေးဆောင် ရမည့်အခွန်ကို အဆိုပါဝင်ငွေနှင့်စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံတွင် ပေးဆောင်ရမည့်အခွန်မှ ခုနှိမ်ပေးရ မည်။ သို့ရာတွင် ယင်းသို့ ခုနှိမ်ပေးသည့်အခွန်သည် ထိုဝင်ငွေအမျိုးအစားအတွက် ခုနှိမ်ခွင့်မပေးမီ တွက်ချက်မှုအရ ဗီယက်နမ်အခွန် အစိတ်အပိုင်းထက် မပိုစေရ။

၄။ ဤအပိုဒ်၏ စာပိုဒ် ၂ ပါ ကိစ္စရပ်များအလို့ငှာ “ပေးဆောင်ရမည့်ဗီယက်နမ်အခွန်” ဆိုသည့် စကားရပ်တွင် ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်နေပြီး ဗီယက်နမ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အထူးအခွင့်အရေးပေးထားသည့် ဥပဒေများနှင့်အညီ ဗီယက်နမ်နိုင်ငံက အခွန်ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့သောနှုန်းထားဖြင့် အခွန်ကောက်ခံခြင်းမရှိခြင်း သို့မဟုတ် အလားတူသွင်ပြင်လက္ခဏာများဖြစ်စေရန် စာချုပ်ဝင်နိုင်ငံများ၏ အခွင့်အာဏာပိုင်များ၏သဘောတူညီချက် ဖြင့်ပြုနိုင်သောပြင်ဆင်မွမ်းမံချက် သို့မဟုတ်ထပ်မံဖြည့်စွက် ချက်များဖြစ်လျှင် ပေးဆောင်ပြီးဖြစ်သည့် ဗီယက်နမ် အခွန်ပမာဏသည်လည်းပါဝင်သည်ဟုမှတ်ယူရ

မည်။

၅။ ဤအပိုဒ်၏ စာပိုဒ် ၂ ပါ ကိစ္စရပ်များအလို့ငှာ “ပေးဆောင်ရမည့်မြန်မာအခွန်” ဆိုသည့် စကားရပ်တွင် ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့်နေ့တွင်အတည်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အထူးအခွင့်အရေးပေးထားသည့် ဥပဒေများနှင့်အညီ မြန်မာနိုင်ငံက အခွန်ကင်းလွတ်ခွင့် သို့မဟုတ် လျော့ပေါ့သောနှုန်းထားဖြင့် အခွန်ကောက်ခံခြင်းမရှိခြင်း သို့မဟုတ် အလားတူသွင်ပြင်လက္ခဏာများဖြစ်စေရန် စာချုပ်ဝင်နိုင်ငံများ၏အခွင့်ရအာဏာပိုင်များ၏ သဘောတူညီချက်ဖြင့်ပြုနိုင်သောပြင်ဆင်မွမ်းမံချက် သို့မဟုတ်ထပ်မံဖြည့်စွက်ချက်များဖြစ်လျှင်ပေးဆောင်ပြီးဖြစ်သည့် မြန်မာအခွန်ပမာဏသည်လည်းပါဝင်သည်ဟု မှတ်ယူရမည်။

အပိုဒ် - ၂၅

ခွဲခြားမှုမပြုလုပ်ရေး

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ တိုင်းရင်းသားများအား အခြားစာချုပ်ဝင်နိုင်ငံတွင် အခွန်ပေးဆောင်ရခြင်း သို့မဟုတ် အခွန်နှင့်ဆက်နွှယ်သည့် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် ယင်း၏ တိုင်းရင်းသားများအား အလားတူအခြေအနေမျိုးတွင် အခွန်စည်းကြပ်ခြင်း သို့မဟုတ် အခွန်နှင့်ဆက်နွှယ်သည့်လိုအပ်ချက်များထက် ပိုမိုသော အခွန်တာဝန်မရှိစေရ။

၂။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ အခြားစာချုပ်ဝင်နိုင်ငံတွင် အမြဲတမ်းလုပ်ငန်း တည်ရာဌာနရှိသည့် စီးပွားရေးလုပ်ငန်းအပေါ် အခွန်စည်းကြပ်ရာတွင် ထိုအခြားစာချုပ်ဝင်နိုင်ငံတွင် အလားတူလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းအပေါ် အခွန်စည်းကြပ်သည်ထက်မလျော့နည်းစေရ။စာချုပ်ဝင်နိုင်ငံတစ်ခုမှ အခြားစာချုပ်ဝင်နိုင်ငံ၏ဌာနေပုဂ္ဂိုလ်အပေါ် ကူညီဆောင်ရွက်ပေးသည့်ပုဂ္ဂလိကခွင့်ပြုငွေတစ်ခုခုနိုင်ငံသားအဆင့်အတန်းရှိသူ သို့မဟုတ်မိသားစုဝင်များသို့အကူညီပေးရန်အလို့ငှာ အခွန်ဆိုင်ရာသက်သာခွင့်များနှင့်နှုတ်ပယ်ခွင့်များအားဤစာပိုဒ်အရမသက်ဆိုင်စေရ။

၃။ အခြားစာချုပ်ဝင်နိုင်ငံက မိမိနိုင်ငံသားများအား ၎င်းတို့၏ လူမှုရေးအဆင့်အတန်း သို့မဟုတ် မိသားစု တာဝန်အရ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများ သို့မဟုတ် အခွန်သက်သာခွင့်၊ အခွန်လျော့ပေါ့ခွင့်များပေးခြင်းသည် ဤအပိုဒ်ပါ မည်သည့်အချက်ကမျှ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက တာဝန်ရှိသည်ဟု အဓိပ္ပါယ်ကောက်ယူ ခြင်းမပြုရ။

၄။ စာချုပ်ဝင်နိုင်ငံတစ်ခုခုက ထိုနိုင်ငံ၏ဌာနေပုဂ္ဂိုလ် မဟုတ်သူ တစ်ဦးဦးအားကူညီသည့်ပုဂ္ဂလိက ခွင့်ပြုငွေများ၊ ထိုဌာနေဖြစ်သောတစ်ဦးချင်းပုဂ္ဂိုလ်သို့အကူအညီပေးသည့် အခွန်ဆိုင်ရာသက်သာခွင့်များ နှင့်နှုတ်ပယ်ခွင့်များအားဤစာပိုဒ်အရအဓိပ္ပါယ်ဖော်ပြမှုတွင်ပါဝင်ခြင်းမရှိစေရ။

၅။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက ယင်းနိုင်ငံ၏ အမျိုးသားရေးမူဝါဒ စံချိန်စံညွှန်းတို့နှင့်အညီ ယင်းနိုင်ငံ၏ တိုင်းရင်းသားများအား စီးပွားရေးတိုးတက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အခွန်လျော့ပေါ့သက်သာခွင့် ပေးခြင်းသည် ဤစာပိုဒ်အရ ခွဲခြားမှု ပြုလုပ်သည်ဟု အဓိပ္ပါယ်ကောက်ယူခြင်းမပြုရ။

၆။ ဤစာပိုဒ်၏စာပိုဒ် ၂ နှင့် ၃ ပါပြဌာန်းချက်များသည် လယ်ယာထုတ်လုပ်ဆောင်ရွက်ချက်များနှင့်စပ် လျဉ်းသောဗီယက်နမ်အခွန်နှင့် ဗီယက်နမ်အမြတ်ငွေလွှဲပြောင်းခွန်အပေါ်သက်ဆိုင်ခြင်းမရှိစေရ။

၇။ ဤစာပိုဒ်တွင်မည်သို့ပင်ဆိုစေကာမူ ဗီယက်နမ်နိုင်ငံ၏နိုင်ငံခြားရင်းနှီးမှုဥပဒေအရကူညီပေးနေ သည့်ရင်းနှီးမြှုပ်နှံသူများအားသီးသန့်အခွန်ကောက်ခံမည်ဖြစ်ပြီးအဆိုပါအခွန်ကောက်ခံမှုသည်ဤစာပိုဒ် ၏စာပိုဒ် ၂ နှင့် ၃ အရပလုပ်သည်ဟုမမှတ်ယူစေရ။

၈။ ဤစာပိုဒ်ပါပြဌာန်းချက်သည် ဤသဘောတူစာချုပ်၏ ခေါင်းစဉ်အလိုက်အခွန်ကောက်ခံမှုများကို သာသက်ဆိုင်စေရမည်။

အပိုဒ် - ၂၆

နှစ်ဖက်အပြန်အလှန်သဘောတူညီချက်လုပ်ထုံးလုပ်နည်းများ

၁။ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ ဌာနေပုဂ္ဂိုလ်တစ်ဦးဟူသူဆသောပုဂ္ဂိုလ်တစ်ဦးက စာချုပ်ဝင်နိုင်ငံ သို့မဟုတ်နှစ်နိုင်ငံလုံး၏လုပ်ဆောင်ချက်များသည် အခွန်စည်းကြပ်ရာတွင် မိမိအတွက်ဤသဘော တူ စာချုပ်နှင့်မညီညွတ်သည့်အကျိုးသက်ရောက်မှုရှိသည် သို့မဟုတ် ရှိနိုင်သည်ဟူသူဆလျှင် ထိုနိုင်ငံများ တွင်ပြဌာန်းထားရှိသည့် အခွန်ဥပဒေများအရ ကုစားခွင့်ရှိစေကာမူ ထိုသူသည်ယင်းအမျှကို မိမိဌာနေ ပုဂ္ဂိုလ်ဖြစ်သည့် နိုင်ငံ၏အခွင့်အရအာဏာပိုင်များထံတင်ပြနိုင်သည်။ သို့မဟုတ် မိမိ၏အမှုသည် အပိုဒ် ၂၅ ၏ အပိုဒ် ၁ တွင် အကျုံးဝင်လျှင် မိမိတိုင်းရင်းသားဖြစ်ရာ နိုင်ငံ၏အခွင့်အရအာဏာပိုင်ထံ တင်ပြ နိုင်သည်။ ဤသဘောတူစာချုပ်ပါပြဌာန်းချက် များနှင့် ဆန့်ကျင်၍ အခွန်စည်းကြပ်ကောက်ခံထားလျှင် အမျှကို ပထမအကြိမ် အကြောင်းကြားစာပေးသည့်နေ့မှစ၍ သုံးနှစ်အတွင်း တင်သွင်းနိုင်သည်။

၂။ အခွင့်အာဏာပိုင်က ကန့်ကွက်ချက်သည် မှန်ကန်ပြီး သင့်တင့်လျောက်ပတ်သော ဖြေရှင်းမှုကို

မိမိကိုယ်တိုင်ဆောင်ရွက်မပေးနိုင်လျှင် အခြားစာချုပ်ဝင်နိုင်ငံ၏အခွင့်ရအာဏာပိုင်နှင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ ဤသဘောတူညီချက်နှင့် ညီညွတ်မှုမရှိသော အခွန်နှစ်ထပ်ကျသင့်စေခြင်းကို ရှောင်ရှားရန် အတွက် အမှုကြိစ္စကိုဖြေရှင်းပေးရမည်။ စာချုပ်ဝင်နိုင်ငံများ၏ ပြည်တွင်းဥပဒေတွင် မည်သို့ပင် အချိန် ကန့်သတ်ချက်ပါရှိစေကာမူ သဘောတူညီချက် ရရှိခြင်း တစ်ခုခုဖြင့် အကျိုးသက်ရောက်စေရမည်။

၃။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် ဤသဘောတူစာချုပ်ကို အဓိပ္ပါယ်ဖွင့် ဆိုရာတွင်ဖြစ်စေ၊ ဆောင်ရွက်သည့်အခါတွင်ဖြစ်စေ၊ အခက်အခဲ သို့မဟုတ် သံသယပေါ်ပေါက် လာလျှင် နှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိစေရန် ကြိုးစားဆောင်ရွက်ရမည်။ ဤသဘောတူစာချုပ်တွင် ပြဋ္ဌာန်းမထား သောကိစ္စများတွင် အခွန်နှစ်ထပ်ကျသင့်စေခြင်းကို ရှောင်ရှားရန်အတွက်လည်း ယင်းတို့နှစ်ဦးနှစ်ဖက် ညှိနှိုင်းနိုင်သည်။

၄။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် အထက်ဖော်ပြပါ စာပိုဒ်များနှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိရေးအတွက် တစ်ဖက်နှင့်တစ်ဖက် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်သည်။ အခွင့်ရအာဏာပိုင်များသည် ဤအပိုဒ်အတွက် ပြဋ္ဌာန်းထားသည့် အပြန်အလှန်သဘောတူညီထားသည့် အစီအစဉ်အတွက် နည်းပညာများနှင့် နည်းစနစ်များ၊ အခြေအနေများ အကြံပေးမှုများမှတစ်ဆင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်။

အပိုဒ် - ၂၇

သတင်းအချက်အလက်များအပြန်အလှန်ဖလှယ်ခြင်း

၁။ စာချုပ်ဝင်နိုင်ငံများ၏ အခွင့်ရအာဏာပိုင်များသည် ဤသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ဖြစ်စေ၊ ဤသဘောတူစာချုပ်အရ မဆန့်ကျင်သည့် အထူးသဖြင့် အဆိုပါအခွန်များရှောင်ရှားခြင်း သို့မဟုတ် လိမ်လည်ခြင်းမှကာကွယ်ရန်အတွက် စာချုပ်ဝင်နိုင်ငံ၏ အခွန်ဥပဒေများကို ဖြစ်စေ လိုက်နာဆောင်ရွက်ရာတွင် လိုအပ်သောသတင်း အချက်အလက်များကို ဖလှယ်ရမည်။ စာချုပ်ဝင်နိုင်ငံက ထိုသို့လက်ခံရရှိသည့် သတင်းတစ်ရပ်ရပ်ကို ယင်းနိုင်ငံ၏ အခွန်များဆိုင်ရာ ဥပဒေများအရ သတင်း အချက်အလက်များနည်းတူလျှို့ဝှက်အဆင့်ထားရှိရမည်။ အဆိုပါသတင်း အချက်အလက်များကို ဤသဘောတူစာချုပ်နှင့်အကျိုးဝင်သည့် အခွန်စည်းကြပ်ခြင်း သို့မဟုတ် ကောက်ခံခြင်းနှင့်အညီ တိကျစွာ ဆောင်ရွက်စေခြင်း၊ တရားစွဲဆိုခြင်း၊ အယူခံများ ဆုံးဖြတ်ခြင်းတို့နှင့် ဆက်နွှယ်နေသည့် ပုဂ္ဂိုလ်များ၊ အာဏာပိုင်များ (တရားရုံးများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင်)ကိုသာ ထုတ်ဖော်

ပြောဆိုရမည်။ အဆိုပါသတင်းအချက်အလက်များကို အစိုးရတရားရုံး သို့မဟုတ် တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတွက်သာ ထုတ်ဖော်ပြောဆိုနိုင်သည်။ အခွင့်အာဏာရပုဂ္ဂိုလ်သည် အခွန်ရှောင်ရှားခြင်းနှင့် စပ်လျဉ်း၍ သင့်လျော်သော သတင်းအပြန်အလှန်ဖလှယ်မှုများအပါအဝင် ပြုလုပ်သည့် သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် စပ်လျဉ်း၍ ဆက်စပ်သမျှသောနည်းပညာများ၊ နည်းစနစ်များ၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အကြံပေးမှုများ စသည့်ကိစ္စရပ်များ ပြုလုပ်စေရမည်။

၂။ ဤအပိုဒ်၏ စာပိုဒ် ၁ ပါပြဋ္ဌာန်းချက်များသည် အောက်ဖော်ပြပါ မည်သည့်ကိစ္စရပ်တွင်မျှ စာချုပ်ဝင်နိုင်ငံ၏ အခွင့်အာဏာပိုင်များအပေါ် တာဝန်ရှိသည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမပြုရ -

- (က) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင် နိုင်ငံ၏ဥပဒေများ၊ အုပ်ချုပ်မှုဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများနှင့် ဆန့်ကျင်ပြီး အုပ်ချုပ်ရေးဆိုင်ရာစီမံချက်ဖြင့် ဆောင်ရွက်ခြင်း၊
- (ခ) စာချုပ်ဝင်နိုင်ငံ သို့မဟုတ် အခြားစာချုပ်ဝင်နိုင်ငံ၏ ဥပဒေများအရ သို့မဟုတ် သာမန်အားဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မရရှိနိုင်သော သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးခြင်း၊
- (ဂ) မည်သည့် ကုန်သွယ်ရေး၊ စီးပွားရေး၊ စက်မှုလက်မှု၊ ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ပညာရှင်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက် သို့မဟုတ် ကုန်သွယ်ရေးလုပ်ငန်းစဉ် သို့မဟုတ် သတင်းအချက်အလက်များကို ဖော်ထုတ်ပြောဆိုပါက အများပြည်သူဆိုင်ရာမူဝါဒ နှင့် ဆန့်ကျင်မှုဖြစ်သည့် သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးခြင်း။

အပိုဒ် - ၂၈

သံတမန်ကိုယ်စားလှယ်များနှင့် ကောင်စစ်ဝန်ရုံးဆိုင်ရာအရာရှိများ

ဤသဘောတူစာချုပ်ပါ မည်သည့်အချက်ကမျှ အပြည်ပြည်ဆိုင်ရာဥပဒေ၏ ယေဘုယျ စည်းမျဉ်းများအရ သို့မဟုတ် အထူးသဘောတူညီချက်၏ ပြဋ္ဌာန်းချက်များအရ သံတမန် သို့မဟုတ် ကောင်စစ်ဝန်ရုံး အရာရှိများ၏ ငွေရေးကြေးရေး ဆိုင်ရာ အထူးအခွင့်အရေးများကို မထိခိုက်စေရ။

အပိုဒ် - ၂၉

စာချုပ်အတည်ဖြစ်ခြင်း

စာချုပ်ဝင်နိုင်ငံတစ်ခုခုသည် သဘောတူစာချုပ် ဥပဒေကဲ့သို့ အာဏာသက်ရောက်စေရန်

လိုအပ်သည့် ဆောင်ရွက်ဖွယ်ရာများကို ဖြည့်ဆည်း ဆောင်ရွက်ပြီးစီးကြောင်း အခြားစာချုပ်ဝင်နိုင်သို့ အကြောင်းကြားရမည်။ ဤသဘောတူစာချုပ်သည် ထိုအကြောင်းကြားစာ နောက်ဆုံးပေးပို့သည့်နေ့တွင် စတင်အကျိုးသက်ရောက်ရမည်ဖြစ်ပြီး အောက်ပါတို့အပေါ် အကျိုးသက်ရောက်ရမည် -

(က) မြန်မာနိုင်ငံတွင်-

- (၁) ပင်ရင်းမှ နုတ်ယူထားသည့် အခွန်ငွေများနှင့်စပ်လျဉ်း၍ ဤသဘောတူစာချုပ် အတည်ဖြစ်သည့် ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် တစ်ဆက်တည်းဖြစ်သော ဘဏ္ဍာရေးနှစ်စသည့် ဧပြီလ ၁ ရက်နေ့ (သို့) ယင်းနောက်ပိုင်းတွင် ရရှိသည့် ဝင်ငွေ၊
- (၂) ဝင်ငွေအပေါ် ကောက်ခံသည့်အခြားအခွန်များနှင့် စပ်လျဉ်း၍ ဤသဘောတူ စာချုပ်အတည်ဖြစ်သည့် ဘဏ္ဍာရေးနှစ် ကုန်လွန်ပြီးနောက် ဒုတိယဘဏ္ဍာရေး နှစ်စတင်သည့် ဧပြီလ ၁ ရက် သို့မဟုတ် ယင်းနေ့နောက်ပိုင်း စတင်သည့် စည်းကြပ်နှစ်တစ်နှစ်နှစ် အတွက်နှင့် နောင်လာမည့် စည်းကြပ်နှစ်များအတွက် တောင်းခံရမည့်အခွန်များ။

(ခ) ဗီယက်နမ်နိုင်ငံတွင်-

- (၁) ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်နှင့် စပ်လျဉ်း၍ အခွန်ပေးချေမှုသည် သဘောတူ စာချုပ် စတင်အကျိုးသက်ရောက်သည့်နှစ်နှင့် တစ်ဆက်တည်း ပြက္ခဒိန်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့နှင့် ယင်းနောက်ပိုင်းနှင့် နောက်ပိုင်းပြက္ခဒိန်နှစ်များ
- (၂) အခြားဗီယက်နမ်အခွန်များနှင့် စပ်လျဉ်း၍ ဝင်ငွေနှင့်ဆက်စပ်သမျှ သဘောတူ စာချုပ် စတင်အကျိုးသက်ရောက်သည့်နှစ်နှင့် တစ်ဆက်တည်း ပြက္ခဒိန်နှစ်နှင့် နောက်ပိုင်းပြက္ခဒိန်နှစ်များတွင် ပေါ်ပေါက်သော အမြတ်ငွေ သို့မဟုတ် မြတ်စွန်း ငွေများ။

အပိုဒ် - ၃၀

ရပ်စဲခြင်း

ဤသဘောတူစာချုပ်သည် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက မရပ်စဲသမျှ အတည်ဖြစ်နေရမည်။ စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံသည် ဤသဘောတူစာချုပ် အတည်ဖြစ်သည့်နေ့မှ ၅ နှစ်ကြာပြီးနောက်မှ စတင်သော ပြက္ခဒိန်နှစ် မကုန်ဆုံးမီ အနည်းဆုံး ၆ လ ကြိုတင်၍ သံတမန်နည်းလမ်းအရ ရပ်စဲကြောင်း အခြားစာချုပ်ဝင်နိုင်ငံသို့ အကြောင်းကြားစာပေးပို့ရမည်။ ထိုအခြေအနေမျိုးတွင် သဘောတူစာချုပ်သည် အောက်ပါတိုင်း ရပ်စဲသွားစေရမည် -

(က) မြန်မာနိုင်ငံတွင် -

- (၁) ပင်ရင်းမှနှုတ်ယူထားသည့် ဝင်ငွေနှင့်စပ်လျဉ်း၍ အကြောင်းကြားစာ ပေးသည့်နှစ် ကုန်ဆုံးပြီး တစ်ဆက်တည်းဖြစ်သောဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့ နောက်ပိုင်းရရှိသည့်ဝင်ငွေအပေါ်။
- (၂) ဝင်ငွေအပေါ်ကောက်ခံသည့်အခြားအခွန်များနှင့်စပ်လျဉ်း၍ အကြောင်းကြားစာ ပေးသည့်နှစ်နှင့်ကုန်လွန်ပြီးနောက် ဒုတိယဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့ နောက်ပိုင်းစတင်သည့် စည်းကြပ်နှစ် တစ်နှစ်နှစ် အတွက် တောင်းခံသည့် အခွန်များအပေါ်။

(ခ) ဗီယက်နမ်နိုင်ငံတွင်-

- (၁) ပင်ရင်းမှနှုတ်ယူပေးသွင်းသည့် အခွန်နှင့်စပ်လျဉ်း၍ အခွန်ပေးချေမှုသည် ရပ်စဲ ကြောင်း အကြောင်းကြားစာပေးပို့သည့် နှစ်ကုန်ဆုံးပြီး တစ်ဆက်တည်းဖြစ်သော ပြက္ခဒိန်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့ သို့မဟုတ် ယင်းနေ့နောက်ပိုင်း
- (၂) အခြားဗီယက်နမ် အခွန်များနှင့်စပ်လျဉ်း၍ ဆက်စပ်သမျှရပ်စဲကြောင်း အကြောင်း ကြားပေးပို့သည့်နှစ်နှင့် တစ်ဆက်တည်း ပြက္ခဒိန်နှစ်တွင် ပေါ်ပေါက်သော အမြတ် ငွေများ သို့မဟုတ် မြတ်စွန်းငွေများ

ဤသဘောတူစာချုပ် ချုပ်ဆိုပြီးကြောင်း အသိသက်သေအဖြစ်ဖြင့် နည်းလမ်းတကျ အာဏာ အပ်နှင်းထားသည့်အောက်တွင် လက်မှတ်ရေးထိုးသူများက ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ကြပါသည်။

မူရင်းခွဲ သဘောတူစာချုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရန်ကုန်မြို့ တွင် ၂၀၀၀ ခုနှစ်၊ မေ လ ၁၂ ရက်နေ့တွင် ပြုလုပ်ချုပ်ဆိုကြပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
ကိုယ်စား

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရ
ကိုယ်စား